

မြန်မာ့အရေးလေ့လာသူများအဖွဲ့ကို ၂၀၁၆ ခုနှစ် မေလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အပံ့ပြုနိုင်ရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား လူအများသိရှိစေရန် ရည်ရွယ်ပြီး လအလိုက် ငြိမ်းချမ်းရေးဖြစ်စဉ် ကို လေ့လာစောင့်ကြည့် မှတ်တမ်းတင်သုတေသနပြုပြီး ငြိမ်းချမ်းရေးရက်စွဲစဉ်မှတ်တမ်းနှင့် အနှစ်ချုပ်သုံးသပ်ချက် များအား အပတ်စဉ်နှင့် လစဉ်ထုတ်ဝေသွားမည် ဖြစ်သည်။ ယခုရက်စွဲမှတ်တမ်းပါ အချက်များသည် မြန်မာ့အရေး လေ့လာသူများအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အား မီဒီယာများမှတစ်ဆင့် မှတ်တမ်းတင် သုတေသနပြုချက်များအရ လေ့လာတွေ့ရှိချက်များ ဖြစ်ပါသည်။ ၎င်းအချက်အလက်များကို မီဒီယာများအနေဖြင့် ကူးယူ ဖော်ပြနိုင်ပြီး အကယ်၍ ကူးယူဖော်ပြခဲ့ပါက အဖွဲ့၏ အမည်အား သတင်းရင်းမြစ်နေရာတွင် ဖော်ပြပေးရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးရက်စွဲစဉ်မှတ်တမ်းနှင့် လစဉ်သုံးသပ်ချက် အနှစ်ချုပ်မှတ်တမ်းများအား အကြံပြုချက်များ ပေးပါရန်နှင့် အကြံပြုချက်များ ပေးပို့လိုပါက bcmg.burma.org@gmail.com နှင့် ဖုန်း - 09-796636737 တို့သို့ ဆက်သွယ်နိုင် ပါသည်။

မြန်မာ့အရေးလေ့လာသူများအဖွဲ့

စဉ်	နေ့စွဲ	အကြောင်းအရာ
၁။	၁.၄.၂၀၁၇	<p>❖ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလတစ်ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ အမျိုးသား လွှတ်တော်တွင် သုံးနေရာ၊ ပြည်နယ်လွှတ်တော်တွင် တစ်နေရာ စုစုပေါင်း ကိုးနေရာ (ရာခိုင်နှုန်းအားဖြင့် ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ပါသည်။ ဒုတိယအများဆုံး အနိုင်ရရှိခဲ့သော ပါတီမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဖြစ်ပြီး (ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၅၈ ရာခိုင်နှုန်း) အနိုင်ရရှိခဲ့ကာ ပြည်သူ့လွှတ်တော်တွင် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော်တွင် လေးနေရာ စုစုပေါင်း ခြောက်နေရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် ပြည်သူ့လွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် တစ်နေရာတို့တွင် အနိုင်ရရှိခဲ့ပြီး (ရာခိုင်နှုန်းအားဖြင့် ၁၀ ဒသမ ၅၃ ရာခိုင်နှုန်း) ရခိုင်အမျိုးသားပါတီ (ANP)က ပြည်သူ့လွှတ်တော် တစ်နေရာ နှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ - ကယားပြည်နယ် (ANDP)က ပြည်နယ်လွှတ်တော် တစ်နေရာစီ အနိုင်ရရှိခဲ့ပါသည်။(Myanmar Quarterly)</p> <p>https://www.facebook.com/theMyanmarQuarterly/photos/a.1437775339854343.1073741831.1433248000307077/1437775356521008/?type=3&theater</p> <p>❖ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောသည်။ ကြားဖြတ်ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၉ နေရာအတွက် မြို့နယ်</p>

		<p>၂၂ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ် မဲဆန္ဒနယ် ၁၉ ခုတွင် နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ (The Voice)</p> <p>http://thevoicemyanmar.com/political/7540-kpt</p> <p>❖ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ဝမ်းဟိုင်းမြို့သစ်၌ မဲရုံသုံးခုထောင်ကာ ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လွတ်လပ်လပ် ကျင်းပခွင့်ပြုသော်လည်း ရှမ်းပြည်တပ်မတော်သားများ မဲထည့်ပိုင်ခွင့်မရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်းဟိုင်းမြို့သစ် အထကကျောင်းတွင် မဲရုံ တစ်ရုံ ၊ ပါဏိလမ်းခွဲတွင် မဲရုံ တစ်ရုံ ထားရှိကာ ဒေသခံများ လာရောက်မဲ ထည့်ကြကြောင်း၊ ရှမ်းပြည်တပ်မတော် SSPP/ SSA တပ်မတော်သားများ အရပ်ဝတ်ဖြင့်လည်း မဲရုံနားပင် ကပ်ခွင့်မရှိကြောင်း၊ မဲထည့်ခွင့်လည်း မရှိကြောင်း ရှမ်းပြည်တပ်မတော် ဌာနချုပ်အရာရှိတဦးက ပြောသည်။ (သျှမ်းသံတော်ဆင့်)</p> <p>http://burmese.panglong.org/?p=12970</p>
၂။	၂.၄.၂၀၁၇	<p>❖ UNFC ၏ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ယခင်နှစ် မိုင်ဂျာယန်အစည်းအဝေးတွင် တာဝန်ပေးခဲ့သော ကဏ္ဍကြီးသုံးရပ်ဖြစ်သည့် ပင်လုံလက်စွဲစာအုပ်၊ ဖက်ဒရယ်အခြေခံမူများနှင့် လုံခြုံရေးဆိုင်ရာ စာတမ်းကိစ္စတွေအပေါ် နောက်ဆုံးပြင်ဆင်ထားချက်တွေကို မကြာခင်မှာ လက်နက်ကိုင်အဖွဲ့အစည်း ၁၅ ဖွဲ့ထံ တင်ပြအတည်ပြုချက် ရယူနိုင်ဖို့ အတွက် DPN ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ခေါင်းဆောင် ခူဦးရယ် မှ ပြောသည်။ (သတင်းနှင့် မီဒီယာကွန်ရက်)</p> <p>http://www.nmgnews.com/%E1%80%96%E1%80%80%E1%80%B9%E1%80%92%E1%80%9B%E1%80%9A%E1%80%B9-%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%99%E1%80%B0%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%95%E1%80%AB/</p> <p>❖ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ကာကွယ်ရေးဘတ်ဂျက်ကို စိစစ်လျှော့ချခြင်းမရှိဘဲ ပိုတိုးပေးခဲ့သည်ဟု တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့နှင့် မြန်မာ့မဟာဗျူဟာလေ့လာရေးစင်တာတို့ ပူးပေါင်းထုတ်ဝေသည့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို လေ့လာသည့် စာတမ်းတွင် ဖော်ပြခဲ့သည်။ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သာမန်အသုံးစရိတ်အတွက် ကျပ်သန်း ၁၆၅၅.၄၃၆ တင်ပြတောင်းခံခဲ့ပြီး လွှတ်တော်က ၁ ဘီလီယံသာ စိစစ်လျှော့ချကာ ၁၆၅၄.၄၃၆ ဘီလီယံ ခွင့်ပြုခဲ့သည်။ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၁၂၅၀.၈၆၅ ဘီလီယံ တင်ပြတောင်းခံခဲ့ပြီး လုံးဝ အဖြတ်အတောက်မရှိဘဲ ခွင့်ပြုခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်ထဲတွင်</p>

		<p>စက်ပစ္စည်းအသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၀၀၀ ကျော် သတ်မှတ်ထားသည်ဟု တကောင်းစာတမ်းတွင် ဖော်ပြထားပြီး အဆိုပါ အသုံးစရိတ်ထဲတွင် စစ်လက်နက် ဝယ်ယူဖို့ ပါဝင်ပါသည်။ ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်အတွက် စီမံဘဏ္ဍာဝန်ကြီးဌာနက ဘတ်ဂျက်အများဆုံးရရှိပြီး သူ့နောက်တွင် လျှပ်စစ်နှင့် စွမ်းအင်၊ ကာကွယ်ရေး၊ ပညာရေး တို့ အစဉ်လိုက် ရရှိခဲ့သည်။ (DVB)</p> <p>http://burmese.dvb.no/archives/198984</p> <p>❖ ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ် PNS SAIF သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး နံနက် ၇ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိခဲ့သည်။ စစ်ရေယာဉ်ကို ပါကစ္စတန်ရေတပ်မှ Commodore Zaka Ur Rehman ဖြစ်သူဦးဆောင်၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၂၉၇ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၅ ရက်အထိ လေးရက်ကြာနေထိုင်၍ လေ့လာလည်ပတ် သွားမည် ဖြစ်သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)</p> <p>https://www.facebook.com/Cincds/posts/1282762018511327:0</p>
၃။	၃.၄.၂၀၁၇	<p>❖ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများ၏ သဘောထားရပ်တည်ချက် ချမှတ်ရန်နှင့်ပတ်သက်၍ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်း၌ ဧပြီ ၃ ရက်က စတင်ကျင်းပခဲ့သည်။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA)အရ ငြိမ်းချမ်းရေးဆောင်ရွက် ရန် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/ KIA)နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့(SSPP) အပါ အဝင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က လက်ခံ လိုက်ကြောင်း UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားသည်။ (7 Day) ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ပါတီ(SSPP) တို့ UNFC မှ နုတ်ထွက်ရန် သဘောထားရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယနေ့ အစည်းအဝေးတွင် ၎င်းတို့ နုတ်ထွက်ရေး ထည့်သွင်းဆွေးနွေးခြင်းမရှိဘဲ NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် ဆွေးနွေးခဲ့သည်ဟုနိုင်ဟံသာက ပြောသည်။ (Mizzama)</p> <p>http://www.7daydaily.com/story/93423</p> <p>http://www.7daydaily.com/story/93477</p> <p>http://www.mizzimaburmese.com/article/25598</p> <p>❖ ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)၏ ဆဋ္ဌမအကြိမ်အစည်းအဝေးကို ဧပြီလ ၃ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ခိုလှမ်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)</p> <p>https://www.facebook.com/Cincds/posts/1283914615062734:0</p> <p>❖ ဟိုစီးကျေးရွာ၊ ပန်ကိုင်အုပ်စု၊ နမ့်ဖတ်ကာမြို့နယ်၊ မူဆယ်ခရိုင်တွင်နေထိုင်သူ အင်ဗွေ နော်တောင် ၅၄နှစ်၊ အင်ဗွေ ဘရန်ဆိုင် ၃၂ နှစ်တို့ကို တပ်မ ၉၉ မှ ၃.၄.၂၀၁၇ ရက်နေ့</p>

		<p>ည ၁၁:၁၅ အချိန်တွင် ကတုတ်ကျင်းတွင် ပင်လုံစာချုပ်နှင့် ပတ်သက်သော နိုင်ငံရေး စာတမ်းများကို တွေ့သဖြင့် ဖမ်းဆီးပြီး နမ့်ဖတ်ကာရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။ https://www.facebook.com/mai.mai.904108/posts/747748715379770</p> <p>❖ ငြိမ်းချမ်းရေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းသည့် ပြည်သူများသို့ ကျေးဇူးတင်လွှာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနကထုတ်ပြန်ခဲ့ပါသည်။ထုတ်ပြန်ချက်တွင် ငွေစုဘဏ်စာရင်းစတင်ဖွင့်လှစ်သည့် ၁.၉.၂၀၁၇ မှ ၂၀.၃.၂၀၁၇ အထိ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေမှာ စုစုပေါင်း ကျပ် ၁၃,၉၄၇,၇၈၄,၇၇၅(၁၃,၉၄၈ ဘီလီယံ) ရရှိခဲ့ပြီ ဖြစ်ကြောင်းလည်း ပါရှိပါသည်။ (State Counsellor Office Facebook) https://www.facebook.com/state.counsellor/posts/1015181901949359</p> <p>❖ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ဘူးဆိုရင် လာမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းလူမျိုးတို့ရဲ့ ဆန္ဒသဘောထားတွေ တင်ပြနိုင်မှာ မဟုတ်ဘူးဟု RCSS/SSA ပြောခွင့်ရ ဒုတိယဦးစီးဌာန ဦးစိုးဝင်းက ပြောခဲ့သည်။ တောင်ကြီးနှင့် ပင်လုံမှာ ရှမ်းအမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရှိတာနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့က ဦးဆောင်ဆွေးနွေးမှာဖြစ်သည့်အတွက် RCSS/SSA ထိန်းချုပ်နယ်မြေ မိုင်းပန်သို့မဟုတ် မိုးတော့မိုးထားမှာသာ ကျင်းပစေလိုတာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုးညွန့်လွင်က ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ RCSS တဖွဲ့တည်းက လုပ်တာ မဟုတ်ဘဲ ရှမ်းလက်နက်ကိုင်အဖွဲ့၊ ရှမ်းနိုင်ငံရေး၊ လူမှုအခြေပြုအဖွဲ့တွေ အားလုံးပါဝင်ဆွေးနွေးသဘောထားရယူထားတာဖြစ်ကြောင်း၊ ရှမ်းအဖွဲ့အားလုံး အဆိုပြုသည့်နေရာမှာ လုပ်ခွင့်မရှိတာဟာ ရှမ်းလူမျိုးတွေ၏ ဂုဏ်သိက္ခာကျဆင်းစေသည့်အတွက် တောင်ကြီးသို့မဟုတ် ပင်လုံမှာ လုပ်နိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောပါသည်။ (DVB) http://burmese.dvb.no/archives/199171</p> <p>❖ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လုပ်ငန်းစဉ်အပါအဝင် ငြိမ်းချမ်းရေးအောင်မြင်မှု ရရှိရန် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည်ဟု ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့က ဧပြီ ၃ ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။(7 Day) http://www.7daydaily.com/story/93476</p>
၄။	၄.၄.၂၀၁၇	<p>❖ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် နောက်လာမည့် ၄ နှစ်တာ ကာလ ကွန်ဂရက်သက်တမ်းအတွင်းလုပ်ဆောင်သွားမည့်ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများနှင့်ပတ်သက်ပြီး ကွန်ဂရက်၏ ၁၆ ရက်မြောက်နေ့တွင် ဆွေးနွေးအတည်ပြုလိုက်သည်။ ကေအဲန်ယူ၏ အချက် ၂၀ ခန့်ပါရှိသည့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးမှုများကို ဧပြီလ ၃ ရက်နေ့မှ စတင်ကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ သုံးသပ်ဆွေးနွေးအကြံပြု ပြင်ဆင်ဖြည့်စွက်ချက်များဖြင့် ဧပြီလ ၄ ရက်နေ့တွင်</p>

		<p>အတည်ပြုလိုက်ခြင်းဖြစ်သည်။ (KIC) http://kicnews.org/2017/04/%E1%80%9C%E1%80%AC%E1%80%99%E1%80%8A%E1%80%B9%E1%80%B7-%E1%81%84-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%90%E1%80%AC-%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%82%E1%80%9B%E1%80%80%E1%80%B9/</p> <ul style="list-style-type: none"> ❖ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် မရေးထိုးရသေးသည့်အဖွဲ့များမှ ကိုယ်စားလှယ်များအပါအဝင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် စသည်တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၁၆ ဦးသည် မတ်လ ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ နီပေါနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။ (7 Day) http://www.7daydaily.com/story/93764 ❖ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ဆက်စပ်နေသဖြင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် စီးပွားရေးလုပ်ငန်းရှင် တစ်သောင်းကျော်က လက်မှတ်ရေးထိုးကာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း "Business for Peace ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ" ဆွေးနွေးပွဲထံမှ သိရသည်။ "Business for Peace" ဆွေးနွေးပွဲကို ဧပြီလ ၄ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ (The Voice) Business For Peace (B for P) ဆွေးနွေးပွဲများကို ထားဝယ်၊ မော်လမြိုင်၊ ဘားအံ၊ လွိုင်ကော်နှင့် မန္တလေးမြို့၊ ကြီးများ၌ သက်ဆိုင်ရာဌာနများနှင့် UMFCCI ညီနောင်အသင်းများနှင့် ပူးပေါင်း၍ စီမံချမှတ်လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။ (The Irrawaddy) http://thevoicemyanmar.com/political/7558-pea https://burma.irrawaddy.com/business/2017/04/05/132990.html ❖ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (SSPP/SSA)က ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်သလို၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့်လည်း တပ် ပေါင်းစုနှင့်လည်း ဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SSPP/SSA မှ ဗိုလ်ချုပ်စိုင်းထူးက ပြောသည်။ သို့သော် ဝဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးမှု ကော်မတီတွင် SSPP ကိုယ်စားလှယ်များကို ထည့်သွင်းရန် အမည်စာရင်းပေးပို့ထားခြင်း မရှိသေးကြောင်း သူက ပြောသည်။ SSPP/SSA သည် NCA လက်မှတ်ရေးထိုး၊ မထိုး အဖြေမပေးနိုင်သေးကြောင်းနှင့် သင်္ကြန်အပြီး ညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင်
--	--	--

		<p>ဗဟိုကော်မတီအသစ်များ ပြန်လည်ရွေးချယ်ခြင်း၊ ပေါ်လစီများ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်စိုင်းထူးက ပြောသည်။ http://www.mizzimaburmese.com/article/25680</p> <p>❖ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်ရှင်ကျေးရွာတွင် ရဲတပ်သားတစ်ဦးထံမှ သေနတ်လှ၍ ပစ်ခတ်မှုဖြစ်ပွားရာ အရပ်သားတစ်ဦး သေဆုံးသွားကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ နယ်ထိန်းရဲအုပ် ဦးသန်းဌေးက ပြောသည်။ သေနတ်ကျည်ထိမှန် သေဆုံးသူမှာ နတ်ရှင်ကျေးရွာမှ အသက်(၂၉)နှစ်အရွယ် ဦးမောင်ငယ်၏ သား ဦးမောင်ဖြူဒေါင်း ဖြစ်ပြီး ဒဏ်ရာကြောင့် ဧပြီ ၄ ရက် မနက် ၂ နာရီ ၅၅ မိနစ်တွင် ပေါက်တောဆေးရုံ၌ သေဆုံးခဲ့သည်။ နတ်ရှင်ကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ဖဲဝိုင်းဖမ်းဆီးရာမှ အချင်းများပြီး ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။ (နိရဇ္ဈရာ) http://www.narinjara.com/burmese/%E1%80%B1%E1%80%9E%E1%80%94%E1%80%90%E1%80%B9%E1%80%9C%E1%80%AF%E1%80%9B%E1%80%AC%E1%80%99%E1%80%BD-</p> <p>❖ (၁၂) ကြိမ်မြောက် မိုင်းအသိပညာပေးနှင့် မိုင်းဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအား အထောက်အပံ့ပေးရေး နိုင်ငံတကာနေ့ အထိမ်းအမှတ် အခမ်းအနားကို ဧပြီလ ၄ ရက်နေ့တွင် ကန်တော်ကြီးပဲလှေဟိုတယ်၌ ပြုလုပ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံး မိုင်းကင်းစင်ရန် နှစ်ပေါင်း(၃၀)ခန့် အချိန်ယူရမည်ဟု မြန်မာနိုင်ငံ လူသားချင်းစာနာမှု အခြေခံ၍ မိုင်းဆိုင်ရာလှုပ်ရှားမှုများ ရှေ့ဆောင်အဖွဲ့(HMAI)က ဥက္ကဋ္ဌ ဦးသန်းဇင်က အဆိုပါ အခမ်းအနား၌ ပြောခဲ့သည်။ (Mizzama) နေပြည်တော်မင်္ဂလာသီရိ ဟိုတယ် (The Ladies News)နှင့် ဖားအံမြို့၊ သီရိဘားအံ ဟိုတယ်တွင်လည်း မိုင်းအသိပညာပေးခြင်းနှင့် မိုင်းဆိုင်ရာအကူအညီများ နိုင်ငံတကာနေ့ အခမ်းအနားကို ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ INGO, NGO များပူးပေါင်းကာ ဧပြီ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ (KIC) http://www.mizzimaburmese.com/video/25698 http://kicnews.org/2017/04/%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%9E%E1%80%AD%E1%80%95%E1%80%8A%E1%80%AC%E1%80%B1%E1%80%95%E1%80%B8%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%BD/ https://www.facebook.com/News.TheLadies/posts/730988953742743:0</p> <p>❖ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ(UNFC)အနေနှင့် လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးတွင် တက်နိုင်မတက်နိုင်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်ဟု UNFC အထွေထွေ အတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးရသေးပါက အထူးဖိတ်ကြားသူအနေနှင့်လည်း</p>
--	--	--

		<p>တက်ရောက်မည်မဟုတ်ကြောင်းနှင့် တစ်ခြားနည်းလမ်းနည်းဖြင့်လည်း စာတမ်းတင်မည် မဟုတ်ကြောင်း ပြောပါသည်။ (ကန္တာရဝတီတိုင်း(မ်))</p> <p>http://www.kantarawaddytimes.org/unfc-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%9D%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF%E1%80%95%E1%80%84%E1%80%B9/</p> <p>❖ အိန္ဒိယနိုင်ငံသည် ၎င်း၏ ပြည်တွင်းထုတ် အပေါ့စား တော်ပီဒိုများကို မြန်မာနိုင်ငံသို့ ရောင်းချရန် အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်း တန်ဖိုးရှိ စာချုပ် ချုပ်ဆိုလိုက်ပြီး ထိုစာချုပ်မှာ ၂ နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကြီးမားကျယ်ပြန့် လာသည့် သင်္ကေတဖြစ်သည် ဟု အိန္ဒိယကာကွယ်ရေး အရာရှိများကပြောသည်။ အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Defense Research and Development Organization - DRDO) အကြီးအကဲ အက်စ် ခရစ်စတိုဖာ (S Christopher)ကလည်း PSU Bharat Dynamics and engineering company L&T က ထုတ်လုပ်သော တော်ပီဒိုများ မြန်မာသို့ တင်ပို့မည်ဖြစ်ကြောင်းနှင့် အစောပိုင်းက ရေအောက်ထောက်လှမ်းရေးကိရိယာများ၊ အသံကာ ကိရိယာများနှင့် လမ်းညွှန် ကိရိယာများကို မြန်မာသို့ တင်ပို့ခဲ့ကြောင်း အတည်ပြုသည်။ ခရစ်စတိုဖာ ပြောသော တော်ပီဒိုများသည် ရှန်းနား Sheena အမည်ရှိ DRDO-designed အဆင့်မြင့် အပေါ့စား တော်ပီဒိုများဖြစ်သည် ဟု IHS Jane's စာစောင်က အမည်မဖော်လိုသော ကာကွယ်ရေး သတင်းရင်းမြစ်များကို ကိုးကားပြောသည်။ (The Irrwaddy)</p> <p>https://burma.irrawaddy.com/news/2017/04/03/132924.html</p>
၅။	၅.၄.၂၀၁၇	<p>❖ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ တတ်အီအုပ်စု နမ့်ဆိုင်း ရွာအနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ၏ ဒေသတွင်းလှုပ်ရှားစစ်ကြောင်းတစ်ခုနှင့် ရလခတိုင်း လက်အောက်ခံ ခလရ ၂၄၆ ၏ စစ်ကြောင်းတစ်ခုတို့ ဧပြီ ၅ရက်နေ့တွင် မွန်းတည့် ၁၂ နာရီခွဲမှ မွန်းလွဲ ၁ နာရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရတပ်မတော် စစ်ကြောင်းက နယ်မြေ အတွင်း အကြောင်းမကြားဘဲ ဝင်ရောက်လှုပ်ရှားသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။ "တိုက်ပွဲဖြစ်ပွားမှုအပြီး အစိုးရ စစ်ကြောင်းမှာ နမ့်ဆိုင်းရွာအတွင်းသို့ တပ်ဆုတ်ခိုလှုံနေကြောင်းလည်း ပင်လုံ ရောက် ဒေသခံများပြောပြချက်အရ သိရသည်။ (ရှမ်းသံတော်ဆင့်) တပ်မတော်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည့်အတွက် NCA ကို တပ်မတော်ဘက်မှ ချိုးဖောက်နေသည့်အပေါ် အမြန်ဆုံးဖြေရှင်းပေးရန် JMC-S ကို တိုင်ကြားထားခြင်း ဖြစ်သည်ဟု RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒု-ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ (သတင်းနှင့် မီဒီယာကွန်ရက်)</p> <p>http://burmese.panglong.org/?p=13019</p> <p>http://www.nmg-news.com/%E1%80%A1%E1%80%95%E1%80%85%E1%80%B9%E1%80</p>

		<p>%9B%E1%80%95%E1%80%B9-%E1%80%9B%E1%80%BD%E1%80%99%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%85%E1%80%81/</p> <ul style="list-style-type: none"> ❖ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် လုပ်ငန်းဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (CT)တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီလ ၅ ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့သည်။ အစည်းအဝေးကို ဧပြီလ ၆ ရက်ထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သူတို့၏ ဆွေးနွေးမှုများကို နောက်ရက်တွင် ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးတွင် ပြန်လည် တင်ပြသွားမည်ဖြစ်သည်။ DPN နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ လုပ်ငန်းဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (CT)တို့ ၈ ဦးဆီက ဆွေးနွေးနေခြင်း ဖြစ်သည်။ (Mizzama) http://www.mizzimaburmese.com/article/25694 ❖ ပြည်ထောင်စုအဆင့် CSOs ဖိရိမ်များတွင် ကရင်ပြည်နယ်ကိုယ်စားပြု ညှိနှိုင်းဆောင်ရွက်မှုပြုလုပ်နိုင်ရန် ညှိနှိုင်းရေးကိုယ်စားလှယ်များကို ဧပြီလ ၄ ရက်မှ ၅ ရက်တွင် ဖားအံမြို့၊ ဇွဲကပင်မိတယ်မှာ ပြုလုပ်သည့် ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် ရွေးချယ်ခဲ့သည်။ ညှိနှိုင်းရေးကိုယ်စားလှယ်များကို ကရင်ပြည်နယ် ၇ မြို့နယ်မှ တစ်မြို့နယ် တစ်ဦးနှုန်းဖြင့် ၇ ဦးအပြင် အရံ ၃ ဦးကိုလည်း ရွေးချယ်ထားကြောင်း သိရသည်။ (KIC) http://kicnews.org/2017/04/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%85%E1%80%AF%E1%80%A1%E1%80%86%E1%80%84%E1%80%B9%E1%80%B7-csos-%E1%80%96%E1%80%AD%E1%80%AF%E1%80%9B%E1%80%99/ ❖ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ တောင်အင်းကျေးရွာနေ ဦးဝင်းဌေးနှင့် ဦးကျော်ဦးတို့သည် ဧပြီ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ထင်းခွေရန်သွားရောက်စဉ် တောင်အင်းကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ ဦးဝင်းဌေးသည် တိုက်ခိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့ရာ မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့သည်။ (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1287422214711974:0 ❖ ရခိုင်ပြည်နယ် စစ်တွေ၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့များတွင် ရှိသည့် ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းပြီး ဒုက္ခသည်တွေကို နေရာချထားပေးဖို့ ပြည်နယ်အစိုးရက စီစဉ်လျက်ရှိသည်။ ဒုက္ခသည်တွေ တောင်းဆိုထားသည့် နေရာများမှာ သူတို့ရဲ့ဆန္ဒအတိုင်း ဖြည့်ဆည်းပေးဖို့ စီစဉ်ထားသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်
--	--	---

		<p>စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါသည်။ ပိတ်သိမ်းဖို့ စီစဉ်နေသည့် ဒုက္ခသည်စခန်းများဟာ ကမန်၊ ရခိုင်နှင့် မွတ်ဆလင်ဒုက္ခသည်စခန်းတွေဖြစ်ပြီး မကြာခင် ရက်ပိုင်းအတွင်း နေရာချထားပေးသွားမည်ဟု သိရသည်။ အဆိုပါ ဒုက္ခသည်စခန်း များတွင် နေထိုင်သူများဟာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ တွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူများဖြစ်သည်။ (RFA)</p> <p>http://www.rfa.org/burmese/news/rakhine-refugees-camp-closure-04052017070158.html</p> <p>❖ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်စခန်းတချို့ရှိ အသက် ၁၉ နှစ်မှ ၃၅ နှစ် အတွင်း အလုပ်လုပ်နိုင်သည့် အမျိုးသားများအား ထောက်ပံ့မှု လျှော့ချထားကြောင်း စစ်ရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီက ပြောသည်။ ဖုန်လွယ်ယန် စခန်း တာဝန်ခံ ဦးတန်ဝန်က "ထောက်ပံ့မှု လျှော့ချတာက လူတိုင်းကို မဟုတ်ပါဘူး၊ အလုပ်လုပ်နိုင်တဲ့ အလွတ်လူတွေကိုပါ၊ ဒါကလည်း စမ်းသပ်တဲ့သဘောဖြစ်ပြီး ဖုန်လွယ်ယန်နဲ့ ဝေကျီစခန်းတွေက လူဦးရေ ၂၀၀ လောက်တော့ ပါပါတယ်"ဟု ပြောသည်။ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့(JST)၏ စာရင်းများအရ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ရှောင်စခန်းများမှတစ်ဆင့် ထပ်မံ ပြောင်းရွှေ့ခဲ့သူဦးရေသည် ၆၀၆၆ ဦးရှိကြောင်း သိရသည်။ KIO ထိန်းချုပ်နယ်မြေ အတွင်းရှိ စစ်ရှောင်စခန်းများတွင် လူတိုင်းကို ၄၅ ရက်စာအတွက် ဆန် ၂၅ ကီလို ထောက်ပံ့ပေးလျက်ရှိရာ KIO အောက်ရှိ စစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ (IRRC)နှင့် ဗြိတိန်အခြေစိုက်အဖွဲ့တစ်ခုတို့က ထောက်ပံ့လျက်ရှိသည်။ အစိုးရထိန်းချုပ်မှု အောက်ရှိ စစ်ရှောင်စခန်းတချို့တွင် ၂၀၁၆ ခုနှစ် နှစ်လယ်မှစတင်၍ ဆန်ရိက္ခာများအား KIA သို့ ထောက်ပံ့မှုများရှိနေကြောင်း စွပ်စွဲချက်ဖြင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)၏ ထောက်ပံ့မှုများကို ရပ်တန့်စေခဲ့သည့်အတွက် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်း သိရ သည်။ လက်ရှိတွင် စစ်ရှောင်စခန်းတခုမှ နောက်တခုသို့ ထပ်မံပြောင်းရွှေ့ အခြေချသူ များအား လိုအပ်လျက်ရှိသည့် အစားအစာနှင့် ၎င်းတို့ အခြေချနေထိုင်ရာတွင် လိုအပ် သည့် အသေးသုံးငွေကြေးအတွက် ထည့်သွင်းထောက်ပံ့ပေးစေလိုကြောင်း JST အဖွဲ့က ပြောသည်။ ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များအနေဖြင့် အစိုးရနှင့် KIO ထိန်းချုပ်နယ်မြေ နှစ်ဖက်စလုံးတွင် လူဦးရေ ငါးသောင်းကျော်စီရှိနေပြီး ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲများကြောင့်လည်း လူဦးရေ သောင်းနှင့်ချီ၍ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။</p> <p>http://burma.irrawaddy.com/news/2017/04/05/133037.html</p> <p>❖ မြေမြှုပ်မိုင်းကြောင့် နှစ်နှစ်အတွင်း ထိခိုက်နစ်နာသူ ၂၉၈ ဦးရှိခဲ့သည့်အတွက် သုံးရက် လျှင် တစ်ဦးနှုန်း ထိခိုက်လျက်ရှိသည်ဟု ပျှမ်းမျှတွက်ဆနိုင်ပြီး ထိခိုက်သူ ၃ ဦးအနက် တစ်ဦးမှာ ကလေးငယ်ဖြစ်သည်ဟုလည်း ယူနီဆက်က ထုတ်ပြန်ထားသည်။ (Mizzama)</p> <p>http://www.mizzimaburmese.com/article/25638</p>
--	--	---

		<ul style="list-style-type: none"> ❖ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ပါကစ္စတန်ရေတပ်မှ စစ်ရေယာဉ် PNS SAIF သည် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1286149998172529:0 ❖ ဘတ်ဂျက်ရရှိလာပြီဖြစ်သောကြောင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)လုပ်ငန်းများ စတင်နိုင်တော့မည်ဟု JMC အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။ JMC ၏ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေါက်တာ မင်းဇော်ဦးက "ဘတ်ဂျက်တွေကို ကျနော်တို့ လုပ်ပေးတာ အခု ဧပြီလမှာ စပြီဖြစ်လို့ မေ၊ ဇွန်လတွေမှာ ကျနော်တို့ ပုံမှန် အလုပ်လုပ်နိုင်တော့မယ်လို့ အဲသလို မှန်းထားပါတယ်"ဟု ပြောသည်။ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အစည်းအဝေးခန်းမ တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ၂၀၁၇ ခုနှစ်အတွက် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)အတွက် ဘတ်ဂျက် ကို ကျပ်သန်းပေါင်း ၈၄၅၀ ဝန်းကျင် (တစ်ဒေါ်လာ ကျပ် ၁၃၀၀) ဖြင့် တွက် ချက်ခြင်း ဖြစ်)(အမေရိကန်ဒေါ်လာ (၆.၅)သန်း)အသုံးပြုရန် သဘာတူခွင့်ပြုထားခဲ့သည်။ သို့သော် အဆိုပါဘတ်ဂျက်သည် သဘောတူခွင့်ပြုထားသည့်အဆင့်သာရှိပြီး လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ(JMC-S)များသို့ ခွဲဝေချထားပေးမှု မရှိသေးကြောင်း ဒေါက်တာမင်းဇော်ဦးထံမှ သိရသည်။ (KIC) http://kicnews.org/2017/04/%E1%80%98%E1%80%90%E1%80%B9%E1%80%82%E1%80%BA%E1%80%80%E1%80%B9%E1%80%9B%E1%81%BF%E1%80%95%E1%80%AE%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%81%8D-%E1%80%A1%E1%80%95%E1%80%85%E1%80%B9%E1%80%9B%E1%80%95/ ❖ ဧပြီလ ၃ရက်နေ့က ပင်လုံစာချုပ်နှင့်ပတ်သက်သော နိုင်ငံရေးစာတမ်းများကို တွေ့သဖြင့် ဖမ်းဆီးခံခဲ့ရသော ဟိုစီးကျေးရွာ၊ ပန်ကိုင်းအုပ်စု၊ နမ့်ဖတ်ကာမြို့နယ်နေ အင်ဇွေ နော်တောင်နှင့် အင်ဇွေ ဘရန်ဆိုင်းတို့သည် ၅၊ ၄၊ ၂၀၁၇ နံနက် ၁၀း၄၀ တွင် ရပ်မိရပ်ဖလူကြီးများမှအာမခံမှုဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။ https://www.facebook.com/mai.mai.904108/posts/747748715379770
၆။	၆.၄.၂၀၁၇	<ul style="list-style-type: none"> ❖ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မျိုးကြီး မင်းအောင်လှိုင်တို့ သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်။ ဆွေးနွေးပွဲတွင် နိုင်ငံအတွက် အရေးကြီးသည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။ (RFA) http://www.rfa.org/burmese/news/dassk-minaunghlaing-meet-04072017004651.html

		<ul style="list-style-type: none"> ❖ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် လုပ်ငန်းဆွေးနွေး ညှိနှိုင်းရေးအဖွဲ့(CT)တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၆ ရက်နေ့တွင် ဆက် လက်ပြုလုပ်ခဲ့သည်။ (KIC) http://kicnews.org/2017/04/dpn-%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-ppwt-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8%E1%81%AB%E1%80%BD%E1%80%AD%E1%82%8F%E1%82%88%E1%80%AD%E1%80%84%E1%80%B9/ ❖ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးသွားရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် ဦးဆောင်သော အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချန်ဒူးမြို့ Shuang Liu အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒေါက်တာ သန်းမြင့်၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။ (သမ္မတရုံး Facebook) https://www.facebook.com/myanmarpresidentoffice.gov.mm/photos/pcb.1278845455496521/1278845265496540/?type=3 https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1279783898736010 ❖ ၁၆ ကြိမ်မြောက် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်၏ ၁၈ ရက် မြောက်နေ့တွင် လာမည့် ၄ နှစ် သက်တမ်းအတွက် ဦးဆောင်သွားမည့် ခေါင်းဆောင် သစ်များကို လျှို့ဝှက်မဲစနစ်ဖြင့် စတင်ရွေးကောက်ခဲ့ပြီး မဲပေးခွင့်ရှိသူ ကိုယ်စားလှယ် ၂၁၇ ဦးမှ ရှေးဦးစွာ ဗဟိုကော်မတီဝင်လောင်း ၆၀ ကိုရွေးချယ်ခဲ့သည်။ (KIC) http://kicnews.org/2017/04/%E1%80%B1%E1%80%80%E1%80%A1%E1%80%B2%E1%80%94%E1%80%B9%E1%80%9A%E1%80%B0-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2-%E1%80%85%E1%80%90/ ❖ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့ တဖွဲ့သည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးရန် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက်မည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်တွင် ၃ ရက်ကြာ အရေးပေါ်အစည်းအဝေးအပြီး ကြာသပတေးနေ့က
--	--	---

		<p>UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ (The Irrwaddy) https://burma.irrawaddy.com/news/2017/04/08/133239.html</p>
<p>၇။</p>	<p>၇.၄.၂၀၁၇</p>	<ul style="list-style-type: none"> ❖ ဧပြီလ ၇ ရက်နေ့ ညနေ ဝါးနာရီကျော်ဝန်းကျင်တွင် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ နှစ်ဖက်မြို့နယ်အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ (The Ladies)တအာင်းဒေသ၊ တပ်မဟာ ၁ နယ်မြေ၊ နှစ်ဖက်မြို့နယ်၊ မန်စပ်ကျေးရွာအုပ်စု၊ နှစ်ဖက်ရွာအထက်ဖက်တောင်ကုန်းတွင် ညနေ ၅း၁၅ နာရီမှ ၆း၀၀ နာရီ အချိန်ထိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲချိန် နာရီဝက်ကြာ ဖြစ်ပွားပြီး ၆း၀၀ နာရီတွင် မြန်မာ့တပ်မတော်က နှစ်ဖက်ရွာဖက်သို့ ပြန်လည်ဆုတ်ခွာသွားရာမှ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ပြီးဆုံး သွားသည်။ (TNLA) https://www.facebook.com/PsIfTnla/photos/a.229861440471776.1073741828.228485730609347/631491400308776/?type=3 ❖ ၁၆ ကြိမ်မြောက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကွန်ဂရက်၏ ၁၉ ရက်မြောက်နေ့ ဧပြီ ၇ ရက်တွင် ရွေးကောက်ပွဲဆက်လက်ပြုလုပ်ခဲ့ပြီး ဗဟိုကော်မတီဝင် ၅၅ ဦး ရွေးချယ်ခဲ့သည်။ (7 Day) ဧပြီလ ၇ ရက် ညနေပိုင်းက ရွေးကောက်တင်မြှောက်ခဲ့ရာ၌ ယခင် ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးဖြစ်သည့် ယခင် ထိပ်ပိုင်းခေါင်းဆောင် (ကြီးဝါးကြီး)အနက် ဒု-ဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ့နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုမန်းမန်းတို့ ပြန်လည်ပါဝင်လာခြင်း မရှိပါ။ (The Ladies) http://www.theladiesnewsjournal.com/news/sat-2017-04-08-1209/5682 http://www.7daydaily.com/story/93830 ❖ ၂၀၁၂ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ဖောက်ခွဲမှုနှင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသည့် ဦးလစိုင်ဂမ်ဟာ လက်ရှိအချိန်တွင် ကျန်းမာရေးဆိုးဝါးနေသည့် အတွက် လုံလောက်သည့် ဆေးကုသမှုပေးဖို့နှင့် မတရားစွပ်စွဲပြီး ပြစ်ဒဏ်ချမှတ်ခံထား ရတဲ့အတွက် သူ့ကို လွှတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့တင်ပြ တောင်းဆိုထားကြောင်း ဦးလစိုင်ဂမ်၏ ရှေ့နေဦးမာခါးက ပြောသည်။ ဦးလစိုင်ဂမ်ဟာ လတ်တလောတွင် အူကျရောဂါ ၊ အစာအိမ်ရောဂါနှင့် ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများကြောင့် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသနေရသည်မှာ နှစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်တာတွေအပြင် လိင်တူပြုကျင့်ခံရခြင်းပါဖြစ်ကြောင်း ရှေ့နေ ဦးမာခါးကပြောသည်။ (RFA) http://www.rfa.org/burmese/news/ai-demand-laphai-gum-free-04072017071551.html ❖ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်း နယ်မြေ (၃) မ/၁၇၉ ဖြူဖွေး

		<p>ကုန်စုံဆိုင်ရှေ့၌ ည ၈ နာရီခန့်တွင် သေနတ်ပစ်ဖောက်ကြောင်း သတင်းအရ နယ်မြေ စခန်းမှူးနှင့် ဘုရားဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ သွားရောက်စစ်ဆေးရာ ထွန်းထွန်းအောင် (ခ) အားယောင် (၂၈ နှစ်)၊ အထူးဒေသ-၂၊ ရှမ်း-မြောက် စီးပွားရေး-၃ တာဝန်ခံ၊ ပစ်ဖောက်ခဲ့သည့် သေနတ် K1200912 နံပါတ်ပါ ဝ ဒေသထုတ် M-21 သေနတ်တစ်လက်၊ M-22 ကျည်အိမ်နှစ်ခု၊ ၉.၃ B7 ကျည် (၄၆) တောင့်၊ ပစ်ပြီးကျည်ခွံ ၁၀ တောင့်တို့နှင့်အတူ တွေ့ရှိရသဖြင့် ထွန်းထွန်းအောင်ကို နယ်မြေရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၄/၂၀၁၇၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် အမှုဖွင့်၍ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။(Eleven)</p> <p>http://news-eleven.com/politics/34962</p>
၈။	၈.၄.၂၀၁၇	<ul style="list-style-type: none"> ❖ ဧပြီလ ၈ရက်နေ့တွင် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ နေ့လည် (၁၁:၀၅) နာရီ အချိန်မှ (၁၁:၄၀) နာရီအချိန်အထိ တပ်မဟာ (၁) နယ်မြေ၊ နမ့်ခမ်းမြို့နယ်၊ မန်စပ်ကျေးရွာနှင့် နမ့်စိမ့်ကျေးရွာ အထက်ဖက်တွင် တအာင်းတပ်မတော် တပ်ရင်း ၅၇၁ နှင့် မြန်မာ့တပ်မတော် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂၀ တို့ တစ်ကြိမ်၊ နေ့လည် (၁၁:၄၀) နာရီအချိန်တွင် တပ်မဟာ (၃) နယ်မြေ၊ မန်တုံမြို့နယ်၊ နာအော်ကြီးကျေးရွာနှင့် မန်မိုင်ကျေးရွာကြားတွင် ခိုမှီးဖက်မှ ထိုးစစ်ဆင်ထိုးလာသော မြန်မာ့တပ်မတော် တပ်မ(၃၃)နှင့် တအာင်း တပ်မတော် တပ်ရင်း(၆၈၃)တို့ တစ်ကြိမ် နှစ်ဖက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ နမ့်ခမ်းမြို့နယ်၌ ဖြစ်ပွားသောတိုက်ပွဲတွင် တိုက်ပွဲပြီးဆုံးသွားသော်လည်း မြန်မာ့တပ်မတော် သည် နမ့်ခမ်းတပ်စခန်း၊ မန်တတ် တပ်စခန်းနှင့် မိုင်းပီးတပ်စခန်းတို့မှ ၃ ဖက် ၃ တန် ဖြင့် မန်စပ်ကျေးရွာနှင့် နမ့်စိမ့်ကျေးရွာဘက်သို့ ယခုညမိုးချုပ်သည်အထိ ဆက်လက်ပစ်ခတ် တိုက်ခိုက် လျက်ရှိသည်ဟု တအာင်းတပ်မတော်က သတင်းနှင့်ပြန်ကြားရေးဌာန သတင်းထုတ်ပြန်ခဲ့သည်။ (TNLA) <p>https://www.facebook.com/PsIfTnla/posts/632110503580199:0</p> ❖ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလတွင် ဘေဂျင်းမြို့တွင် ပြုလုပ်မည့် "One Belt, One Road" ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်မည်ဟု အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။ (The Ladies) <p>http://www.theladiesnewsjournal.com/news/sat-2017-04-08-1401/5685</p> ❖ ကရင်အမျိုးသားအစည်းအရုံး၏ ၁၆ ကြိမ်မြောက် ကွန်ကရက်အပြီး ပြုလုပ်သည့် ရွေးကောက်ပွဲတွင် KNU ၏ ဩဇာအရှိဆုံးဖြစ်သည့် ကြီးငါးကြီးရွေးချယ်ရာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား KNU ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခဲ့သည်။ ရွေးကောက်ပွဲအစီအစဉ် များအရ ရွေးချယ်ခံထားရသည့် ဗဟိုကော်မတီဝင် ၅၅ ဦးထဲမှ ကေအဲန်ယူတွင် ဩဇာအရှိဆုံး ကြီး ၅ ကြီးဖြစ်သည့် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွဲဖက်အတွင်းရေးမှူး ၁ နှင့် ၂ တို့ကို ရွေးချယ်ရာတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအား ထောက်ခံမဲ ၁၀၃ မဲဖြင့် ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ် ခံရခြင်းဖြစ်ကြောင်း သိရသည်။

		<p>ထို့နောက် KNU ဒုဥက္ကဋ္ဌ နေရာအား လက်ရှိ အထွေထွေ အတွင်းရေးမှူး ချုပ်ဖြစ်သည့် ပဒိုစောကွယ်ထူးဝင်းအား မဲအများဆုံးဖြင့် ရွေးချယ်ခံရသည်။ ထို့နောက် အထွေထွေ အတွင်းရေးမှူးချုပ်နေရာကို ပဒိုစောတာဒိုမူးကလည်းကောင်း၊ ကေအဲန်ယူ၏ တွဲဖက် အတွင်းရေးမှူးကို ပဒိုစောဆီပွယ် (ခ) စောစတီဗ်နှင့် တွဲဘက်အတွင်းရေးမှူး ၂ အဖြစ် ပဒိုစောလှထွန်းတို့ ရွေးချယ်ခဲ့သည်။ (The Ladies) http://www.theladiesnewsjournal.com/news/sat-2017-04-08-1209/5682</p> <p>❖ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တပ်ဖွဲ့များနှင့် အပစ်ရပ်လက်မှတ်မထိုးသေးသည့် တပ်ဖွဲ့များ၏ ခေါင်းဆောင်များ တက်ရောက်နေပြီး ၂ ရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။ စည်းဝေးပွဲတွင်သဘာပတိ အဖြစ် ဆောင်ရွက်နေသည့် UNFCဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ အန်စီအေလမ်းကြောင်း အတိုင်း သွားမရတော့ဘူးဆိုသည့် ခံစားချက်ကြောင့် တပ်ဖွဲ့တွေ တကွတပြားဖြစ်ဖို့ အကြောင်းဖန်လာသည်ဟု အဖွင့်မိန့်ခွန်းတွင် ပြောခဲ့သည်။ (DVB) RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ကမူ-“လက်ရှိကျနော်တို့နိုင်ငံက လူထုရွေးကောက်တင်မြောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ကြည့်ရင် အရပ်သားအစိုးရလို့ဘဲမြင်မယ်။ လက်တွေ့မှာကခေတ်အဆက်အဆက် ကြီးစိုး လာတဲ့ စစ်အစိုးရကဘဲအာဏာကို ချုပ်ကိုင်ထားတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် လက်ရှိ အခြေအနေကအစိုးရနစ်နာပုံစံမြင်နေတယ် ကျနော်တို့တိုင်းပြည်က” -ဟု ပြောသည်။ (ရှမ်းသံတော်ဆင့်) အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ဝအမျိုးသားအဖွဲ့ချုပ်(WNO) စသည့် အဖွဲ့ ၇ ဖွဲ့မှ ခေါင်းဆောင်များနှင့် အစိုးရနှင့် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့က ခေါင်းဆောင်များ၊ (DVB) စုစုပေါင်းကိုယ်စားလှယ် စုစုပေါင်း ၆၂ ဦးတက်ရောက်ပြီး (စံတော်ချိန်)မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် တအာင်း(ပလောင်) TNLA၊ ကိုးကန့် MNDAA ၊ ရခိုင် AA၊ ဝ UWSA ၊ မိုင်းလား NDAA တို့ တက်ရောက်ခြင်းမရှိခဲ့ပါ။ (ရှမ်းသံတော်ဆင့်) ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့်လည်း ညီလာခံကျင်းပနေသည့်အတွက် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ (သတင်းနှင့် မီဒီယာကွန်ရက်) http://burmese.dvb.no/archives/200167 http://burmese.panglong.org/?p=13053 http://www.nmg-news.com/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%81%E1%80%AF%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%80%BB%E1%80%81%E1%80%84%E1%80%B9/</p>
--	--	---

		<p>http://www.mmstd.com/news/view/8577/?lang=my</p> <p>❖ လားရှိုးတွင် ဖွင့်လှစ်ထားသည့် 'ဝ' အဖွဲ့၏ ဆက်ဆံရေးရုံးသို့ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ 'ဝ'အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံးအား ဝင်ရောက်ရှာဖွေခြင်းမှာ တောင်ကြီးမြို့တွင် 'ဝ' စစ်သား တစ်ဦး သေနတ် ၁၀ ချက် ပစ်ဖောက်ခဲ့သည့် ဖြစ်စဉ်အား စစ်ကြောချက်အရ ၎င်း သေနတ်နှင့် ဆက်စပ်လက်ကျန်ပစ္စည်းများ ဆက်ဆံရေးရုံးထဲရှိ အိမ်တွင်ရှိနေဟု သိရှိရသောကြောင့် ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တရားဝင်ရှာဖွေပရမ်းဖြင့် ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဖေဝင်းက ပြောကြားသည်။ "အဆောက်အအုံတွေဘာတွေ ရိုက်ချိုးဖျက်တယ် ဆိုတာ မရှိပါဘူး။ အထဲမှာလည်းတကယ်ပဲ အဲဒီသေနတ်နဲ့ ဆက်စပ် ကျည်ဘောက်တွေ၊ ကျည်တွေ တကယ်ပဲ ကျွန်တော်တို့ တွေ့ပါတယ်။ တွေ့လို့လည်း တရားဝင် အမှု ဖွင့်လှစ်ထားပါတယ်" ဟု ရဲမှူးတင်ဖေဝင်းက ပြောကြားသည်။ (Eleven)</p> <p>http://news-eleven.com/politics/34962</p>
၉။	၉.၄.၂၀၁၇	<p>❖ ဧပြီလ ၉ရက်နေ့တွင် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ မန်စံရွာနဲ့ ပန်ကျန်ရွာလမ်းဆုံတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး တီအန်အယ်လ်အေ တာဝန်ရှိသူ တဦးက "ကျနော်တို့က ပန်စံကနေ ဆင်းလာတာ။ မြန်မာ့တပ်မတော်ကတော့ ပန်ကျန်က နေ တက်လာတာ။ အဲဒီ ၂ ရွာရဲ့ လမ်းခွဲရောက်တော့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာပဲ။ တိုက်ပွဲကတော့ ၁ နာရီကျော်ကနေ ၃ နာရီကျော် ၂ နာရီဖြစ်တယ်"ဟု ပြောသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရသေဆုံးသူအတိအကျ မသိရပေမယ့် TNLA ဝတ်စုံနှင့် အလောင်း ၃ လောင်းကို တွေ့ရှိသည့်အတွက် ရွာသားတွေက သွားရောက် မြေမြှုပ်ပစ်ခဲ့ရသည်ဟုပန်စံဒေသခံတဦးက ပြောသည်။ (DVB) TNLA ကမူ တပ်မတော် က ဒေသခံ ၃ ဦးကို ရိုက်နှက်စစ်ဆေးရင်း လက်လွန်ကာသေဆုံးခဲ့သည်ကို TNLA ဝတ်စုံဝတ်ကာ ထားခဲ့သည်ဟုသတင်းထုတ်ပြန်ခဲ့သည်။ (PSLF/TNLA)</p> <p>http://www.pslftnla.org/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%b7%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9-%e1%80%a1%e1%80%bb%e1%80%95%e1%80%85%e1%80%b9%e1%80%99%e1%80%b2/</p> <p>http://burmese.dvb.no/archives/200512</p> <p>❖ လားရှိုးမြို့ UWSA ဝတပ်ဖွဲ့၏ ဆက်ဆံရေးရုံးအား ဆက်ဆံရေးရုံးတာဝန်ခံမရှိခိုက်တွင် လားရှိုးမြို့ ရဲတပ်ဖွဲ့မှ တံခါးအား ဖျက်စီးဝင်ရောက်ရှာဖွေစစ်ဆေးမှုပြုခြင်းနှင့်ပတ်သက်ပြီး တရားဥပဒေနှင့်မကိုက်ညီဟုဆိုကာ UWSA မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့လိပ်မူကာ ရှုံ့ချကန့်ကွက်စာ ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။ (Tai Freedom)</p>

		<p>ထိုသို့ လားရှိုးမြို့ ရဲတပ်ဖွဲ့အနေဖြင့် ဧပြီ ၈ ရက် '၀' အဖွဲ့ လားရှိုးဆက်ဆံရေးရုံးအား ရိုက်ချိုးဖျက်ဆီးသည့် အပြုအမူအတွက် တောင်းပန်ရမည့်အပြင် အငြင်းပွားမှု ကြီးထွားအောင် မချဲ့ကားရန် ကတိခံဝန်ပြုရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မိမိတို့အနေဖြင့် ဤသို့သော ဆိုးဆိုးရွားရွား အဖြစ်အပျက်မျိုးအတွက် လိုအပ်သော မည်သည့်တုံ့ပြန်မှုမျိုးကို မဆို ပြုလုပ်ပိုင်ခွင့်ရှိပါကြောင်း ကန့်ကွက်စာတွင် ပါရှိသည်။ (Eleven)</p> <p>http://www.taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-34-16/858-uwsa-uwsa</p> <p>http://news-eleven.com/politics/34962</p> <ul style="list-style-type: none"> ❖ အင်န်စီအေစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော တိုင်းရင်းသား အဖွဲ့အစည်းများအနေဖြင့် ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် တန်းတူရည်တူ ဂုဏ်သိက္ခာရှိစွာ ပါဝင်နိုင်ရေးနှင့် အင်န်စီအေလက်မှတ် ရေးထိုးနိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်ကြေညာလိုက်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(အင်န်စီအေ) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။ (စံတော်ချိန်) http://www.mmstd.com/news/view/8577/?lang=my ❖ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်က ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲတွင် ပါဝင်နေသည့် ကလေးသူငယ်တွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က မြန်မာနိုင်ငံအစိုးရကို တောင်းဆိုလိုက်သည်။ (RFA) http://www.rfa.org/burmese/news/un-ask-arrest-muslim-children-04092017232044.html ❖ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်းကျေးရွာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးခွဲဖွင့်လှစ်တာကို ဇာဒက်ကြီး ရေတပ်စခန်းက တားမြစ်ခဲ့သည်။ တပ်မြေဧရိယာထဲတွင် ပါနေသည့်အတွက် ပါတီရုံးဖွင့်လှစ်ခွင့်မရှိဘူးဆိုပြီး လာရောက် တားမြစ်ခြင်း ဖြစ်သည်ဟုကော့သောင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးသက်နိုင်က ပြောသည်။ (RFA) http://www.rfa.org/burmese/news/nld-office-force-close-thanintharyi-state-04092017060432.html ❖ ကရင်အမျိုးသားများ၏ ရသင့်ရထိုက်သည့် အမျိုးသားအခွင့်အရေးများနှင့် နိုင်ငံရေး အခွင့်အရေးများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအဖြေရှာမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ၏ (၁၆) ကြိမ်မြောက် ကွန်ကရက်အပြီးတွင် KNU မှ
--	--	---

		<p>ထုတ်ပြန်ကြေညာခဲ့သည်။"NCAအခြေခံသည့် အပစ်အခတ်ရပ်စဲရေးအား ပိုမိုခိုင်မာစေပြီး ရောက်ရှိနေသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင် သွားကြရန် လိုအပ်သည်" ဟု KNU မှ ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကိုဆောင်ရွက်နေသည့် ကာလအတွင်းတိုင်းရင်းသားဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေခြင်းကို စိုးရိမ်လျက်ရှိပြီး လက်တွေ့ကျသည့် ချဉ်းကပ်မှုဖြင့် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်လည်း KNU က တိုက်တွန်းထားသည်။ (Mizzima)</p> <p>http://www.mizzimaburmese.com/article/25872</p>
၁၀။	၁၀.၄.၂၀၁၇	<ul style="list-style-type: none"> ❖ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား ၆ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးထင်ကျော်ကို တရုတ်သမ္မတရီကျင့်ပင်က နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ထို့နောက် သမ္မတဦးထင်ကျော် ဦးဆောင်သည့် မြန်မာအစိုးရ ကိုယ်စား လှယ်အဖွဲ့ဟာ တရုတ်သမ္မတရီကျင့်ပင်နှင့် တရုတ်ပြည်သူ့လွှတ်တော် ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ သမ္မတဦးထင်ကျော်ဟာ မနက်ပိုင်းကလည်း တရုတ် ဝန်ကြီးချုပ် လီကွဲကျင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ (RFA) <p>http://www.rfa.org/burmese/news/china-president-welcom-myanmar-president-04102017102948.html</p> ❖ မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့တို့ကို ချိတ်ဆက်တည်ဆောက်ထားသော ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း လုပ်ငန်းစတင်လည်ပတ်ရေးအတွက် တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ဇပြီ ၁၀ ရက်တွင် သဘောတူညီချက် ရယူနိုင်ပြီဖြစ်ရာ ရေနံပို့လွှတ်မှုလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ တရုတ်နိုင်ငံခရီးစဉ် နောက်ဆုံးရက် ဖြစ်သော ဇပြီ ၁၀ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျူကျန်းမင် က ကျောက်ဖြူ-ကူမင်းရေနံပိုက်လိုင်း သဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ကျောက်ဖြူ-ကူမင်းရေနံပိုက်လိုင်းသည် တရုတ်နိုင်ငံကို ဗဟိုအာရှ၊ ဥရောပတို့နှင့် ချိတ်ဆက် ပေးမည့် ခေတ်သစ်ပိုင်းလမ်းမ ရည်မှန်းချက်တွင် အပါအဝင်ဖြစ်ပြီး ယင်းပိုက် လိုင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ရေနံများကိုမလတ္တာ ရေလက်ကြားနှင့် စင်ကာပူနိုင်ငံတို့ကို ဖြတ်ရန်မလိုဘဲ ယူနန်ပြည်နယ်သို့ ပို့ဆောင်ပေး နိုင်မည်ဖြစ်သည်။ (စံတော်ချိန်) <p>http://www.mmstd.com/news/archive/?date=2017-04-19&lang=my</p> ❖ ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ရက္ခိုင့်တပ်မတော်ဖလား ခေါင်းစဉ်နှင့် ဘောလုံးပွဲကျင်းပခဲ့သည့် မြောက်ဦးမြို့ မြတန်ဆောင်ဆရာတော် ဦးနန္ဒ သာရနှင့် ကိုခိုင်နီမင်းကို အာဏာပိုင်တွေက မတရားအသင်း၊ အက်ဥပဒေနှင့် ငြိစွန်း တယ်ဆိုပြီး မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ "မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ ဖမ်းဆီးတာပါ။ အမှုစပြီးတိုင်ချက်ဖွင့်တာကတော့ ခမရ ၅၄၀ ကနေ ဖွင့်တော့

		<p>ကျနော်တို့ အမှုဖွင့်ပေးရတာပေါ့။ အဲဒီမှာ စစ်ဆေးချက်နဲ့ တိုင်ချက်အတိုင်း ကျနော်တို့ ဖမ်းဆီးရတာပေါ့။ အခု ပူးပေါင်းပြီး ဖမ်းဆီးလိုက်တာပါ။” ဟု မြောက်ဦးမြို့ ရဲစခန်း စခန်းမှူးက ပြောသည်။</p> <p>http://burmese.dvb.no/archives/200584</p> <p>❖ KNU နှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း KNDO/KNLA မှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Mizzima)</p> <p>http://www.mizzimaburmese.com/article/25949</p>
၁၁။	၁၁.၄.၂၀၁၇	<p>❖ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲကြေညာချက်တစ်ရပ်ကို သမ္မတဦးထင်ကျော်၏ တရုတ်ခရီးစဉ် ပြီးဆုံးချိန်တွင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် အချက်အလက်ချက်ပါရှိပြီး တရုတ်နိုင်ငံက အဆိုပြုထားသည့် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” အစီအစဉ်ကို မြန်မာနိုင်ငံက အားပေးထောက်ခံကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် ခိုင်မာစွာရပ်တည်ထားချက်ကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိုင်ဝမ်၊ တိဘက်နှင့် ရှင်းကျန်းဒေသအရေးတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ဆက်လက်ထောက်ခံကြောင်းနှင့် နှစ်နိုင်ငံအကြား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ယင်းဒေသရှိ ပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့် အတန်း တိုးတက်မြှင့်တင်ရေးစေရေးတို့ကို ထိရောက်စွာ အတူတကွ ဆောင်ရွက်ရေးအတွက် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့် ဆွေးနွေးပွဲယန္တရားကို ဆက်လက်၍ ထိရောက်စွာ အသုံးပြုသွားကြရန် သဘောတူညီခဲ့ကြပါသည်ဆိုသည့် အချက်များလည်းပါရှိပါသည်။ (နိုင်ငံတော်သမ္မတရုံး)</p> <p>https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1283493038365096</p> <p>❖ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်တောရွာနေလူငယ်များ၏ စကားဝိုင်းကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဇပြီ ၁၁ရက်က ကျင်းပပြုလုပ်ခဲ့သည်။(Mizzima) ကျေးလက်ဒေသနေ သာမန်ပြည်သူတွေ ငြိမ်းချမ်းရေးကို ဘယ်လောက်လိုချင်ကြတယ်ဆိုတာ ပြောပြဖို့အတွက် ဒီနေ့စကားဝိုင်းကို ကျင်းပရတာဖြစ်တယ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ (RFA)ထို့ပြင် ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အတိုင်းအတာ တစ်ခုအထိ ပါဝင်ခွင့်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ (Eleven)</p> <p>http://www.mizzimaburmese.com/article/25955</p> <p>http://www.rfa.org/burmese/news/dassk-young-from-villagers-talk-04112017074427.html</p> <p>http://www.news-eleven.com/politics/34992</p>

		<ul style="list-style-type: none"> ❖ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ငါးနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေကြောင့် နေရာရွှေ့ပြောင်း ချထားပေးခဲ့ရသည့် စခန်းသုံးခုကို အစိုးရက စတင် ပိတ်သိမ်းနေပြီဟု သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက်အရ စခန်းတွေ ပိတ်ဖို့ပြင်ဆင်နေခြင်းဖြစ်သည်။ စတင်ပိတ် သိမ်းနေသည့် စခန်းသုံးခုကတော့ ကျောက်ဖြူမှာရှိသည့် ရခိုင်တိုင်းရင်းသားစခန်း၊ စစ်တွေမှာရှိသည့် ရိုဟင်ဂျာ မွတ်စလင်စခန်းနှင့် ကမန်တိုင်းရင်းသား အများစုရှိသည့် ရမ်းဗြဲကျွန်းက စခန်းတွေဖြစ်သည်ဟု အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောသည်။ အကြီးဆုံးစခန်းက မွတ်စလင်စခန်းဖြစ်ပြီး အိမ်ခြေနှစ်ရာကျော် ရှိသည်ဟု သိရသည်။ (RFA) http://www.rfa.org/burmese/news/rakhine-refugees-camp-closure-04112017104223.html ❖ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမူလွယ်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်အား ဧပြီ ၁၁ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်တွင် KIA မှ ဘဏ်၏အရှေ့ဘက်မှ ၄၀ မမ ဖုံးပစ်လောင်ချာဖြင့်လည်းကောင်း၊ မန်ဂိန်းရပ်ကွက်ရှိ မြဝတီဘဏ်အား ၉ နာရီ ၁၅ မိနစ်ခန့်တွင်ဘဏ်၏အနောက်ဘက်မှအာရ်ပီဂျီများဖြင့်လည်းကောင်းပစ်ခတ်တိုက်ခိုက်ခဲ့ သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1294242480696614 ❖ "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ မြို့တော် ပန်ဆန်း(ပန်ခမ်း)တွင် ပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုသည်။ အဆိုပါ ထိပ်သီး အစည်း အဝေးကို ဧပြီလ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ် မရေးထိုးရသေးသော လက်နက်ကိုင် အဖွဲ့အစည်းများအား ဖိတ်ကြားထားသော်လည်း UNFC အနေဖြင့် အချိန်မအား လပ်သဖြင့် တက်ရောက်နိုင်ခြင်း မရှိဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ဆိုသည်။ (The Irrwaddy) https://burma.irrawaddy.com/news/2017/04/11/133421.html
၁၂။	၁၂.၄.၂၀၁၇	<ul style="list-style-type: none"> ❖ တရုတ်နိုင်ငံကုမင်းမြို့တွင် မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံရန် စီစဉ်ထားသော်လည်း အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က သင်္ကြန်ကာလအတွင်း မအားလပ်ဆိုကာ ပြန်သွားသည့်အတွက် တွေ့ဆုံပွဲ ပျက်သွားခဲ့ သည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်၃ ဖွဲ့ဖြစ်သည့်တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA အဖွဲ့နှင့် မြန်မာ့အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် MNTJP/MNDAA အဖွဲ့တို့မှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံရန် တရုတ်အစိုးရ အကူအညီဖြင့် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်ဟု တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA

		<p>၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောသည်။ (သတင်းနှင့် မီဒီယာကွန်ရက်) http://www.nmg-news.com/%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%9F%E1%80%AC%E1%80%99%E1%80%AD%E1%80%90%E1%80%B9%E1%82%8F</p>
၁၃။	၁၃.၄.၂၀၁၇	<ul style="list-style-type: none"> ❖ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ်ရှိရာပန်ခမ်းမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ အစည်းအဝေးကျင်းပဖို့ရှိသည်ဟု TNLA တအာင်း ပလောင် အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဖုန်းကျော်က ပြောသည်။ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က "အဓိက ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကကျနေတဲ့ လုပ်ထားတဲ့ ထိပ်သီး အစည်းအဝေးမှာ ကော်မတီတစ်ခုဖွဲ့ထားပါတယ်။ နိုင်ငံရေးတွေဆုံဆွေးနွေးရေး ကော်မတီ၊ အဲဒါကို လက်တွေ့အကောင်အထည်ဖော်ဖို့ အစည်းအဝေးဖြစ်ပါတယ်။ အဲဒါကို အသေးစိတ်တော့ မသိသေးဘူး ၊ ကျန်တို့ ကိုယ်စားလှယ်တွေတော့ တက်သွား ပါပြီ။ သိထားတာကတော့ ဒီ ၁၅ ရက်နေ့ အစည်းအဝေးလုပ်မယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျန်တို့အဖွဲ့တွေ ၁၃ ရက်နေ့က တက်သွားပါပြီ" ဟု ပြောသည်။ (RFA) http://www.rfa.org/burmese/news/uwsa-to-hold-conference-04132017060729.html ❖ ဧပြီလ ၁၃ ရက်နေ့ တွင် ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဝမ်ခိုင် ကျေးရွာအုပ်စု ပန်ကော် ကျေးရွာ၌ အစိုးရတပ်မတော်မှ တောလိုက် (အမဲလိုက်) သွားသည့် ကျောက်မဲဒေသခံ တစ်ဦးအား ပစ်သတ်ခဲ့သည်။ ပစ်သတ်ခံရသူမှာ ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ မြို့ဟောင်းထယ်ဝေါကျေးရွာအုပ်စု ကုံးထိုလင် ကျေးရွာတွင်နေထိုင်သူ စိုင်းအမွန်း ဖြစ်ပြီး တစ်ရွာထဲနေ အဖော်နှစ်ဦးနှင့်အတူ သင်္ကြန်အကြိုနေ့တွင် တောလိုက် (အမဲလိုက်) သွားရာ ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ဝမ်ခိုင်ကျေးရွာအုပ်စု ပန်ကော်ကျေးရွာတွင် မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အစိုးရတပ်မတော် လှုပ်ရှား တပ်ရင်းတစ်ရင်း (တပ်ရင်းအမှတ်မသိရ)နှင့် တောတွင်း၌ တွေ့ဆုံမိခဲ့ပြီး ၎င်းစိုးရတပ်မတော် လှုပ်ရှားတပ်ရင်းမှ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ စိုင်းအမွန်းသေဆုံးမှု အတွက် တပ်မတော်ဖက်မှားယွင်းကြောင်းဝန်ခံခဲ့ပြီး သေဆုံးသူအတွက် နှစ်နာကြေး အဖြစ် ငွေကျပ် ငါးသိန်းကို တပ်မတော် ပေးဆောင်ကာ ကျေးအေးခဲ့ကြောင်း သိရသည်။ (Tai Freedom) http://taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-37-13/864-2017-04-18-07-28-58
၁၄။		
၁၅။	၁၅.၄.၂၀၁၇	<ul style="list-style-type: none"> ❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်ထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့၏ အစည်းအဝေးကို ဝ ပြည်သွေးစည်း ညီညွတ်

		<p>ရေးတပ်မတော် UWSA ၏ ပန်ခမ်းနယ်မြေတွင်စတင်ကျင်းပခဲ့သည်။ NDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်မှ အစည်းအဝေးနှင့်ပတ်သက်၍ "အဓိက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စပါ။ အားလုံး အစိုးရနဲ့ ဝိုင်းဝန်းပြီးမှ၊ တပ်မတော်နဲ့ ဝိုင်းဝန်းပြီးမှ ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်အောင်။ အဲဒါပါ။ အရင်က ဟိုဘက်မှာ လုပ်ထားတဲ့ NCA နဲ့ အခု ဒီဘက်မှာ ရပ်တည်မယ့် အပစ်ရပ်စာချုပ်နဲ့ ဘယ်လိုနီးစပ်အောင်၊ ဘယ်လိုလုပ်မလဲဆိုတာ အဲဒီမှာ ကြိုးစားနေတာပါ" ဟု ပြောဆိုခဲ့သည်။ လက်ရှိကျင်းပနေသည့် ပန်ခမ်းဆွေးနွေးပွဲကို ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA၊ ကချင် လွတ်မြောက်ရေးတပ်မတော် KIA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDA ၊ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရခိုင် တပ်မတော် AA စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ (RFA) ကိုယ်စားလှယ်စုစုပေါင်း (၂၇)ဦး တက်ရောက်ဆွေးနွေးလျက် ရှိသည်။(Northern Alliance) ပန်ခမ်းအစည်းအဝေး ဖွင့်ပွဲနေ့တွင် တက်ရောက်လာသည့် အဖွဲ့အစည်းများ ၊ အကြား ညီညွတ်မှုရှိကြရန် ဝခေါင်းဆောင် ပေါက်ယူချန်းက တိုက်တွန်းခဲ့သည်။</p> <p>(ရှမ်းသံတော်ဆင့်)</p> <p>http://www.rfa.org/burmese/news/nca-unsigned-orgs-meeting-04152017083100.html</p> <p>https://www.facebook.com/northernallianceburma/posts/1454088587999441</p> <p>http://burmese.panglong.org/?p=13084</p>
၁၆	၁၆.၄.၂၀၁၇	<ul style="list-style-type: none"> ❖ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့ နေ့လည် ၂ နာရီတွင် မြောက်ဦးမြို့ ပေါင်းတုတ်ကတိုးဆိပ်ရွာက လူငယ် ၂၀ကျော်ပါသည့် ရေပက်ခံကားအားမြောက်ဦး အခြေစိုက် ခမရ ၅၄၀ တပ်မှ တပ်သားတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်မိသားစုဝင် ၄ဦးက တားပြီး ကားပေါ်ပါလာသည့်လူငယ်များအားကားပေါ်ကဆွဲချကာရိုက်နှက်ခဲ့ခြင်းကြောင့်ထိခိုက် ဒဏ်ရာရခဲ့သည့်အတွက် ရိုက်နှက်ခံရသူတစ်ဦးမှ ဦးဆောင်၍ ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။(RFA) <p>http://www.rfa.org/burmese/news/rakhine-youths-fight-04192017050615.html</p>
		<ul style="list-style-type: none"> ❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်ထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့၏ အစည်းအဝေးကို ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ၏ ပန်ခမ်းနယ်မြေတွင် ဆက်လက်ပြုလုပ်ခဲ့သည်။ (Northern Alliance) <p>https://www.facebook.com/northernallianceburma/posts/1454088587999441</p> <ul style="list-style-type: none"> ❖ အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့ပင်တအာင်း လက်နက်ကိုင် အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDA)တို့ သင်္ကြန်ကာလအပြီးတွင် တွေ့ဆုံရန်ရှိကြောင်း TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်းကျော်က ဧပြီ၁၆ရက်တွင် ပြောကြားသည်။ မြောက်ပိုင်းမဟာမိတ်

		<p>အဖွဲ့အနေဖြင့် အစိုးရနှင့်တွေ့ဆုံရာတွင် အဖွဲ့ဝင်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင် အဖွဲ့ (KIA) ၊ တအာန်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့အပြင် တရုတ်နိုင်ငံနှင့် 'ပ' အဖွဲ့ကိုယ်စားလှယ် များပါဝင်မှသာ တွေ့ဆုံရန် မူဝါဒချမှတ်ထားသော်လည်း မစ္စတာဆွန်းကော့ရှန်၏ ကြား ပင်ညှိနှိုင်းမှုအရ သုံးဖွဲ့တည်းသာတွေ့ဆုံရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ (Eleven)</p> <p>http://www.news-eleven.com/local/35106</p>
<p>၁၇</p>	<p>၁၇.၄.၂၀၁၇</p>	<ul style="list-style-type: none"> ❖ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တစ်ရပ် ပေါ်ပေါက်ရေးတို့ကို အထူးသတိထားဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဆုတောင်းစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အမျိုးသားရင်ကြားစေရေးနှင့် ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု သည်သာ တစ်ခုတည်းသော အဖြေ ဖြစ်ကြောင်းနှင့် ၂၀၁၇ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားကြောင်းလည်း နိုင်ငံတော် သမ္မတက ထည့်သွင်းပြောကြား ခဲ့သည်။ (နိုင်ငံတော်သမ္မတရုံး) <p>https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1289183001129433:0</p> ❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့၏ အစည်းအဝေးကို ၀ ပြည်သွေးစည်း ညီညွတ် ရေးတပ်မတော် UWSA၏ ပန်ခမ်းနယ်မြေတွင် ဆက်လက်ပြုလုပ်ခဲ့သည်။ (Northern Alliance) <p>https://www.facebook.com/northernallianceburma/posts/1454088587999441</p> ❖ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ၁၆ကြိမ်မြောက် ကွန်ဂရက်အပြီး ထွက် ပေါ်လာသည့် ရလဒ်အပေါ် အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိကား စသည့် နိုင်ငံပေါင်း ၃၀ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာကရင်အဖွဲ့အစည်း-IKOက အချက် ၇ ချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်စောင်ကို ဧပြီလ ၁၇ရက်က ထုတ်ပြန်ခဲ့သည်။ ကွန်ဂရက်၏ ရွေးကောက်ပွဲရလဒ်အရ ပြည်တွင်း၊ ပြည်ပ ကရင်များနှင့် ဘဝတူ တိုင်းရင်း သားများ မျှော်လင့်ထားသည့် တော်လှန်ရေးခေါင်းဆောင်များ ပါဝင်လာခြင်းမရှိဘဲ ဗမာ့(မြန်မာ)တပ်မတော်ခေါင်းဆောင်များနှင့် ရင်းနှီးကျွမ်းဝင်ကြသူများသာ တင်မြှောက် ခံခဲ့ရသည်မှာ မဲအနိုင်ရအုပ်စုမှ ကေအဲန်ယူ၏ ယခင်သက်တမ်း ၄ နှစ်ကာလအတွင်း ရရှိထားသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးပြုကာ ၎င်းတို့စိတ်တိုင်းကျ ကိုယ်စားလှယ်များကို ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း IKO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ <p>http://kicnews.org/2017/04/%E1%80%B1%E1%80%80%E1%80%A1%E1%80%B2%E1%80%94%E1%80%B9%E1%80%9A%E1%80%B0-%E1%80%80%E1%80%BC%E1%80%94%E1%80%B9%E1%80%82%E1</p>

		<p>%80%9B%E1%80%80%E1%80%B9%E1%81%8F-%E1%80%B1%E1%80%9B%E1%80%BC%E1%80%B8%E1%80%B1/</p>
၁၈	၁၈.၄.၂၀၁၇	<ul style="list-style-type: none"> ❖ ဇပြီ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှုဒူလွင်ကျေးရွာနေ ဦးထွန်းထွန်းနိုင်သည် ကျေးရွာ၏အနောက်ဘက် ၅ မိုင်ခန့်အကွာတွင် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဘန်ကောက်ကျေးရွာရှိ တိုက်နယ် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရသည်။(ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1302960883158107:0 ❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA တွင် လက်မှတ်ထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့၏ အစည်းအဝေးကို ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA၏ ပန်ခမ်းနယ်မြေတွင် ဆက်လက်ပြုလုပ်ခဲ့သည်။ (Northern Alliance) အစည်းအဝေးမှ အရင်ညီလာခံတွင် ဆုံးဖြတ်ထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကော်မတီဟာ ငြိမ်းချမ်းရေး ကိစ္စ၊ နိုင်ငံရေး ကိစ္စတွေကို တိုင်းရင်းသား ၇ ဖွဲ့ကိုယ်စား ဆွေးနွေးမယ့် ကော်မတီဖြစ်သည်ဟု TNLA အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ကော်မရှင် က တအာင်းအဖွဲ့၊ ကိုးကန့်အဖွဲ့၊ ရခိုင်တပ်မတော်တို့နှင့် တရုတ်ပြည်မှာ သင်္ကြန် မတိုင်ခင်က တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပေမယ့် အရေးကြီးကိစ္စတွေရှိတာကြောင့် သင်္ကြန်ပြီးမှတွေ့မည်ဟု ဆိုင်းငံ့ခဲ့သည်။ယခုသင်္ကြန်အပြီးတွင် တွေ့ဆုံဆွေးနွေးမည် ဆိုလျှင် တအာင်းအဖွဲ့က ၃ ဖွဲ့တည်း သီးသန့် မတွေ့ဆုံတော့ဘဲ တွေ့ဆုံဆွေးနွေးရေး ကော်မတီအနေဖြင့်သာ တွေ့ဆုံဖို့ လိုလားသည်ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။ တိုင်းရင်းသားတွေဟာ နယ်မြေအနေအထားနှင့် မတူညီတဲ့ သေနင်္ဂဗျူဟာ တွေအရ NCA လမ်းကြောင်းနှင့် ပန်ခမ်းလမ်းကြောင်း ကွဲပြားနေသော်လည်း ဘုံရည် မှန်းချက်က အတူတူဖြစ်သည့်အတွက် တချိန်မှာ ပြန်လည်ပေါင်းဆုံမိလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။(BBC) http://www.bbc.com/burmese/burma-39628742 https://www.facebook.com/northernallianceburma/posts/1454088587999441 ❖ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား နေရာပြောင်းရွှေ့ ကျင်းပရန် တောင်းဆိုထားမှု အဖြေရရှိခြင်း မရှိသေးဘဲ ဆွေးနွေးပွဲလုပ်ခွင့် မရပါက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးသို့ တက်ရောက်ရန် အခက်အခဲရှိနိုင်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ဇပြီ ၁၈ ရက်တွင် ပြောကြားသည်။ "အခုထိ မရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်တို့ပြောတဲ့ တောင်ကြီးတို့ ဘာတို့ မရဘူးဆိုရင်တော့ လုပ်ဖို့က အခက်အခဲ ရှိမယ်ထင်တယ်။ ကျွန်တော် သိရသလောက် သူတို့ဆီက တိတိပပ အကြောင်းပြတာ ဘာမှမရှိသေးဘူး။ အခုက တပ်မတော်ရဲ့ ဆန္ဒက အဓိက ကျတာပေါ့။ အစိုးရဘက်ကတော့ ဘာမှပြဿနာ မရှိဘူး။ အခုက တပ်ဘက်က နည်းနည်း သိပ်အဆင်မပြေတဲ့ အခြေအနေ ရှိတယ်လို့ပဲ

		<p>ကြားသိရပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဝင်းက ဆိုသည်။ (Eleven) http://news-eleven.com/politics/35157</p> <p>❖ One Belt, One Road ထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မေ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ သမ္မတ ရှီကျင်ပင်းလည်း တက်ရောက်မည်ဖြစ်ပြီး အခြားတက်ရောက်မည့် နိုင်ငံ ခေါင်းဆောင် ၂၈ ဦးတွင် ရုရှားသမ္မတ ပူတင်၊ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၊ တူရကီ သမ္မတ အာဒိုဂန်၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်၊ အင်ဒိုနီးရှားသမ္မတ ဝီဒိုဒို၊ ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘယ်လ်ဂျီယံ၊ အီတလီ၊ ပြင်သစ်နှင့် ဗြိတိန်သို့ ဧပြီလကုန်တွင် သွားရောက်မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှ ပြန်ရောက်ပါက မေလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ကာ One Belt, One Road ထိပ်သီး အစည်းအဝေးတက်ဖို့သွားမှာပါ။ အသေးစိတ်ကိုတော့ နီးမှ သတင်းထုတ်ပြန် ပေးမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ (Eleven) http://news-eleven.com/politics/35206 http://www.news-eleven.com/politics/35211</p> <p>❖ မူဆယ်မြို့မ ပြည်သူ့စစ်အဖွဲ့မှ မူဆယ်မြို့နယ် မာန်ဟေးမြို့နယ်ခွဲ နောင်ခိုကျေးရွာ ကုတိုဆိပ်အား လေလံတင်ရောင်းချမှုနှင့်ပတ်သက်ပြီး မူဆယ်မြို့နယ် မာန်ဟေးမြို့နယ်ခွဲ နောင်ခိုကျေးရွာအုပ်စုမှ ဒေသခံများက အင်အား ၃၀၀ ကျော်ဖြင့် မူဆယ်မြို့မ ပြည်သူ့စစ် အဖွဲ့အား ကန့်ကွက်ဆန္ဒပြခဲ့သည်။ ဧပရယ်လ ၁၈ ရက်နေ့တွင် မူဆယ်မြို့မ ပြည်သူ့စစ် အဖွဲ့ဝင် ၇ ဦးမှ လက်နက်များကိုင်ဆောင်ပြီး နောင်ခိုကုတိုဆိပ် ပြေးဆွဲနေမှုကို ရပ်တန့် ရန်အတွက် ခြိမ်းခြောက်ပြောဆိုမှုများရှိခဲ့သည့်အတွက် ထိုခြိမ်းခြောက်မှုကို ဒေသခံများမှ မကျေနပ်၍ ရွှေလီမြစ်ကမ်းဘေးတွင် စုရုံးဆန္ဒပြခဲ့ခြင်း ဖြစ်သည်။(Taifreedom) http://www.taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-37-13/866-2017-04-21-06-53-53</p>
၁၉	၁၉.၄.၂၀၁၇	<p>❖ မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တက်ရောက်နေသည့် ပန်ခမ်းထိပ်သီးအစည်းအဝေးမှာ ဧပြီလ ၁၉ ရက်နေ့က ပြီးဆုံးသွားပြီဖြစ်ပြီး အစည်း အဝေး တက်ရောက်သူများအနေဖြင့် အစိုးရနှင့် တစ်ဖွဲ့ချင်းစီ ဆွေးနွေးမှုများ ပြုလုပ်တော့ မည်မဟုတ်ဘဲ ပန်ဆန်းအစည်းအဝေးမှ ဖွဲ့စည်းလိုက်သည့် ကော်မတီဖြင့်သာ ဆွေးနွေး တော့မည်ဟု ကြေငြာချက်ထုတ်ပြန်လိုက်သည်။ (ရှမ်းသံတော်ဆင့်) ကြေညာချက်တွင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည့် ကော်မတီကို “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ”အဖြစ် တရားဝင်သတ်မှတ်ကြောင်း၊ ပန်ခမ်းအစည်းအဝေး တက်ရောက် သူများ၏ မူဝါဒအားလက်ခံသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား အမြဲတံခါး ဖွင့်ထားကြောင်းနှင့် နိုင်ငံတော်အစိုးရနှင့် ဆွေးနွေးသည့်အခါ တစ်ဖွဲ့ချင်း ဆွေးနွေးခြင်း မပြုဘဲ ၎င်းကော်မတီ အမည်ဖြင့်သာ တညီတညွတ်တည်းဆောင်ရွက်သွားမည်ဖြစ်</p>

		<p>ကြောင်း အပါအဝင် အချက်ချက် ပါရှိပါသည်။ (Northern Alliance) http://burmese.panglong.org/?p=13084 https://www.facebook.com/northernallianceburma/posts/1454088587999441</p> <p>❖ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ စစ်တပ်စခန်း အနီး တောင်ယာအခင်းတစ်ခုတွင် ထောင်ထားသည့် မိုင်း ဧပြီ ၁၉ ရက် ညနေ ပေါက်ကွဲခဲ့မှုကြောင့် အလုပ်လုပ်နေသော မိသားစုဝင်များမှ ကလေး ၁ ဦးသေဆုံး ပြီး အခြား ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။ ဗုံးပေါက်ကွဲ ခံရသူများမှာ ပြင်ဦးလွင် ရပ်ကွက်မှ ဦးဝဇီဝဘရန်နန် (Sg. Wahpai Brang Nan) ၏ ဇနီး ဒေါ်အလေးမီးနှင့် သမီး ၃ ယောက် တို့ဖြစ်သည်။ အသက် ၉ နှစ်အရွယ် သမီး ထုတောင် (Htu Tawng) ဗုံးပေါက်သည့် နေရာတွင် သေဆုံးခဲ့ပြီး သမီး ဂျိုးပန် (Ji Pan) ၁၆ နှစ် နှင့် သမီး ဆိုင်းပန် (Seng Pan) ၂၂ နှစ်တို့မှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် နောက်တစ်ရက် နံနက် မံစီရဲစခန်းက တာဝန်ရှိသူများ အမှုကျေအေး ပေးရန် လာရောက်ပြောဆိုသည့်အတွက် မိသားစုဝင်များလည်း ကြောက်ရွံ့ခြင်းကြောင့် လက်မှတ်ထိုးပေးလိုက်ကြောင်း မိသားစု၏ ဆွေမျိုးဖြစ်သူ ဦးလွင်က ပြောသည်။ (KIC) http://burmese.kachinnews.com/news/1869-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%9A%E1%80%AC%E1%80%81%E1%80%84%E1%80%B9%E1%80%B8-%E1%80%99%E1%80%BD%E1%80%AC-%E1%80%97%E1%80%B6%E1%80%AF%E1%80%B8%E1%80%B1%E1%80%95%E1%80%AB%E1%80%80%E1%80%B9%E1%80%80%E1%80%BC%E1%80%B2%E1%80%99%E1%82%88%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-</p> <p>❖ ရှမ်းပြည်နယ်တွင် ဧပြီ ၁၉ ရက်နေ့က မြို့နယ်အလိုက် ဆွေးနွေးပွဲများ ရုတ်ချည်း ပြုလုပ်ခဲ့ပါသည်။ “သူတို့လုပ်တာ ပုံစံမဟုတ်ဘူး။ ၅ နာရီ အစည်းအဝေးရှိတာကို ၄ နာရီခွဲမှာ အကြောင်းကြားတယ်။ ကျွန်တော်ကရွာရောက်နေတယ်။ လုပ်နည်းလုပ်ဟန် တွေက သဘာဝ မကျဘူး။ အနည်းဆုံးတော့ တစ်ရက်လောက်တော့ ကြိုပြောသင့်တယ် လို့တော့ ထင်တာပေါ့” ဟုကျောက်မဲလွတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးစိုင်းထွန်းဉာဏ် က ပြောကြားသည်။ (Eleven) http://www.news-eleven.com/local/35255</p>
၂၀	၂၀.၄.၂၀၁၇	<p>❖ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်က ပန်ခမ်း ထုတ်ပြန်ကြေညာချက်အပေါ်မှာဆွေးနွေးနေဆဲရှိကြောင်းပြောသည်။ “ကျနော်တို့ အခု အချိန်အထိကတော့ ဆွေးနွေးနေကြတုန်းပါပဲ။ နောက်သူတို့ဆီကထုတ်ပြန်တဲ့ စာရွက် စာတမ်းတွေ ကြေညာချက်တွေ မူကြမ်းတွေကို တချို့သဘောထား မူကြမ်း ဒါလေးတွေ ကို ကျနော်တို့ စဉ်းစားနေကြပါတယ်။ ဆွေးနွေးနေကြပါတယ်။ လောလောဆယ်တော့ အဖြေထွက်သေးပါဘူး ကျနော်တို့ဘယ်လို လုပ်ရမလဲဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ဆုံးဖြတ် နိုင်တဲ့အနေအထား ထိမရှိသေးဘူး။ ကျနော်တို့ လေ့လာသုံးသပ်နေဆဲ အခြေအနေပဲ</p>

		<p>ဖြစ်ပါတယ်။” ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ အခက်အခဲတွေရှိနေလည်း ဆက်လက် အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ကြောင်းလည်း ဦးအောင်ကြည်က ပြောခဲ့ သည်။ (VOA)</p> <p>http://burmese.voanews.com/a/myanmar-ethnic-armed-group-pan-hkan-meeting-/3818177.html</p> <ul style="list-style-type: none"> ❖ ရှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ပန်ဆန်းမြို့တွင်ကျင်းပသည့် ဝတပ်ဖွဲ့ UWSA ငြိမ်းချမ်းရေး ရယူခြင်း ၂၈ နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် ၃ လက်နက်ကြီးပစ် သင်တန်းဆင်းအခမ်းအနားပူးတွဲကျင်းပရာမှာကချင်လွတ်လပ်ရေးတပ်မတော် KIO/ KIA၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ အမျိုးသားမဟာမိတ်တပ်မတော် NDAA-ESS မိုင်းလားတပ်ဖွဲ့၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA၊ ရခိုင်တပ်မတော် AA တို့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ (ရှမ်းသံတော်ဆင့်) <p>http://burmese.panglong.org/?p=13075</p> ❖ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဧပြီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်သည်။ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဖိတ်စာ ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ကို ပေးပို့ထားသည်ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။ ဆွေးနွေးပွဲ တက်ရောက်ဖို့ အစိုးရက ၁၉ ရက်နေ့ ရက်စွဲနှင့် ဖိတ်စာပေးပို့ထားကြောင်းနှင့် ဆွေးနွေးပွဲကို တက်ရောက် မယ် မတက်ဘူးဆိုတာကိုယနေ့ RCSS အဖွဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ အစည်းအဝေးမှာဆုံးဖြတ်သွားမည်ဟုရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ကတော့ လက်ရှိအချိန်အထိ သူတို့ပါတီကို တောင်ကြီးမြို့တွင် ပြုလုပ်မည့် ဒေသအ လိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးသည့်အတွက် တက်ရောက်ဖို့ရှိ၊ မရှိကို မပြောနိုင်သေးဘူးဟု ပြောသည်။ (DVB) <p>၂၀ရက်တွင် မြို့နယ်အလိုက် ဆွေးနွေးထားသော စာတမ်းများကို ခရိုင်အလိုက် တင်ပြသွားမည် ဖြစ်ကာရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ စာတမ်း များရောက်ရှိလာခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။ (Eleven)</p> <p>http://www.rfa.org/burmese/news/taunggyi-national-political-dialogue-04202017050619.html</p> <p>http://www.news-eleven.com/local/35255</p> ❖ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် ယခင်နှစ် ဩဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည့် မဲ့သဝေါဒေသတိုက်ပွဲကြောင့် စစ်ဘေးရှောင်ကာ လာရောက်
--	--	---

		<p>ခိုလှုံနေကြသည့် ဒေသခံပြည်သူ ၅,၀၀၀ထောင်ကျော်မှာ ဧပြီလမှစ၍ စားနပ်ရိက္ခာများ ပြတ်လပ်မှုနှင့် စတင်ကြုံတွေ့နေရကာ လက်ရှိစစ်ဘေးရှောင်စခန်းတွင် ဆန်တစ်မျိုး တည်းသာ ကျန်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။ စစ်ဘေးရှောင်ဒုက္ခသည် များအတွက် ထိုသို့ အကူအညီများနည်းပါးလာသလို မိမိတို့ နေရပ်ပြန်ရန်မှာလည်း နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရခြင်း၊ မြေမြုပ်မိုင်းများ မရှင်းလင်းနိုင်သေးခြင်းတို့ကြောင့် နေရပ်ပြန်ရန် ခက်ခဲနေသည်ဟု စခန်းအတွင်းရေးမှူး စောအောင်ဝင်းထွန်းက ပြောသည်။ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-s အဖွဲ့ဝင် နန်းစေအာက အဆိုပါ စစ်ဘေး ရှောင်များ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရ သည်ကိုတွေ့ရပြီး လတ်တလောတွင် စောင့်ကြည့်ရေးအတွက်သာတာဝန်ရှိသည့်အတွက် ကူညီရန် မတတ်နိုင်သေးသော်လည်း မိမိလူမျိုးအားကူညီပေးလို သည့်ဆန္ဒအပြည့်အဝ ရှိသည်ဟု ပြောသည်။(KIC)</p> <p>http://kicnews.org/2017/04/%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%84%E1%80%B0%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%98%E1%80%B8%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC-2/</p> <p>❖ ရခိုင်တပ်မတော် AA ၏ ၈ နှစ်မြောက် တပ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည့် မြောက်ဦးမြို့မှ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်း၏ လက်ရှိကျောင်းထိုင်ဆရာတော် အပါအဝင် ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သူများအား ဧပြီ ၂၀ ရက် ညနေက မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် သာသနာရေးဝန်ကြီးဌာနတို့က လာရောက်သတိပေးခဲ့သည် ဟု ဆိုသည်။ "မြတန်ဆောင်ကျောင်းဆရာတော် အဖမ်းခံထားရတာနဲ့ ပတ်သက်ပြီးတော့ မနက်ဖြန် ဆန္ဒထုတ်ဖော်မှုလုပ်တဲ့အခါမှာ တရားမဝင်အသင်းတွေရဲ့ အမည်နာမတွေကို ထည့်သွင်းတောင်းဆိုမှုတွေ မလုပ်ဖို့အတွက် ကျွန်တော်တို့ကို ဒီနေ့ညနေပိုင်းမှာ ရခိုင်ပြည်နယ် ရဲမှူးကြီးပါဝင်တဲ့ ရဲတပ်ဖွဲ့ကလာပြီး သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။" ဟု ရခိုင်အမျိုးသားပါတီ (မြောက်ဦး) အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။ ၎င်းတို့ အား ပြန်လည်လွတ်မြောက်နိုင်ရေး AA ထောက်ခံသူများမှ ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ရန် စီစဉ်နေကြသည့်အတွက် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ယခုကဲ့သို့ လာရောက် သတိပေးခဲ့ခြင်း ဖြစ်သည်။ (Mizzima)</p> <p>http://burmese.bnionline.net/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%99%E1%80%87%E1%81%A9%E1%80%AD%E1%80%99/item/7874-aa-%E1%80%90%E1%80%95%E1%80%B9%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%B1%E1%80%94%E1%82%94-</p> <p>❖ တပ်မတော်မှ ဖမ်းဆီးခဲ့သော ဘာသာရေးဆရာ ဦးဒွမ်ဒေါ့၊ နောင်လတ်နှင့် ဦးလန်ဂျော်ဂမ် ဆိုင်းတို့ အမှု ရုံးချိန်းတွင် တရားလိုဘက်မှ တရားရုံးသို့ ရောက်မလာသဖြင့် စစ်ဆေးမှု</p>
--	--	---

		<p>မရှိဘဲရုံးချိန်းသာပေးနေသဖြင့် တရားခံများဘက်မှ ကုစားမှုတစ်စုံတစ်ရာရရှိရန် လျှောက်ထားမည်ဖြစ်ကြောင်း ရှေ့နေ ဦးဘရန်ဒီးက မဏ္ဍိမကို ပြောသည်။ ဆရာနှစ်ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ် ၈ တို့ဖြင့် တရားစွဲဆိုထားသလို၊ ဦးခွမ်ဒေါ်နောင်လတ်ကိုမူ တပ်မတော်အား ဂုဏ်သရေ ညှိုးနှိမ်စေသည်ဟုဆိုကာ ပြစ်မှုဆိုရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ဆရာ နှစ်ဦးသည် မုံကိုးမြို့ရှိ တပ်မတော် ဗဟိုကုန်းအနီးတွင် ပျောက်ဆုံးခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သူတို့နှစ်ဦးအားကချင်လွတ်လပ်ရေးတပ်(KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့် ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ သူတို့ နှစ်ဦးသည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်က စတင်ဖြစ်ပွားခဲ့သော မြောက်ပိုင်းမဟာမိတ်တပ်မတော်နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားချိန် ပြည်တွင်းမှ ဧရာဝတီ၊ ဒီဇီဘီနှင့် ကုမုဒြာ သတင်းဌာနမှ သတင်းထောက်များအား မုံးကိုးမြို့ပေါ် ပျက်ဆီးဆုံးရှုံးမှုများကို လိုက်လံပြသခဲ့သည်ဟု သိရသည်။ (Mizzima)</p> <p>http://burmese.bnionline.net/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%99%E1%80%87%E1%81%A9%E1%80%AD%E1%80%99/item/7875-%E1%80%99%E1%80%B6%E1%80%AF%E1%80%AF%E1%80%B8%E1%80%80%E1%80%AF%E1%80%AD%E1%80%B8-</p>
၂၁	၂၁.၄.၂၀၁၇	<ul style="list-style-type: none"> ❖ ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် အကြံပြုညှိနှိုင်းဆွေးနွေးပွဲကို ဇပြီ ၂၁ရက်က သီပေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ တရားဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။ (Eleven) <p>http://www.news-eleven.com/local/35255</p> ❖ ဇပြီ ၂၁ ရက် နံနက်တွင် တပ်မတော်စစ်ကြောင်း နှစ်ခုက နှစ်နိုင်ငံ နယ်စပ်အနီး ပွိုင့် ၂၀၃၃ တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDA၏ စခန်းနှစ်ခုကို လက်နက်ကြီးပစ်ကူရယူပြီး သိမ်းပိုက်နိုင်ခဲ့သည်။ မြန်မာ့တပ်မတော်က ပွိုင့် ၂၀၃၃ကို သိမ်းပိုက်လိုက်သည့် အတွက် ဟုန်ရန်နယ်မြေနှင့် လောက်ကိုင်တို့ အဆက်အသွယ် ပျက်သွားနိုင်ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း ကိုးကန့်သတင်းဌာနတွင် ဖော်ပြခဲ့သည်။ (DVB) လက်နက်ကြီးများဖြင့် စုပြုံပစ်ခတ်မှုများကြောင့်လည်း MNDA ဘက်မှ သေကြေဒဏ်ရာရမှု များပြားခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည်တစ်ဦးသာ လက်နက်ငယ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ စခန်းနှစ်ခုမှ အာရုံပီရီနှစ်လက်အပါအဝင် လက်နက်မျိုးစုံခြောက်လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံးအမြောက် အမြားရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ခဲ့သည်။ <p>(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)</p> <p>http://burmese.dvb.no/archives/202571</p>

		<p>https://www.facebook.com/Cincds/posts/1304861102968085</p> <p>❖ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China International Trust and Investment Company (CITIC) Group ၏ ဥက္ကဋ္ဌ Mr.Chang Zhenming ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ မွန်းလွဲ ၂နာရီတွင် လက်ခံတွေ့ဆုံသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုအပါအဝင် မြန်မာနိုင်ငံတွင် လမ်းပန်းဆက်သွယ်မှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့တက်ရောက်ခဲ့ပြီး CITIC ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်လည်း တက်ရောက်ခဲ့သည်။ (နိုင်ငံတော်အတိုင်ပင်ခံရုံး)</p> <p>https://www.facebook.com/state.counsellor/posts/1029327533868129</p> <p>❖ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်သဘောထား၊ ရပ်တည်ချက်များကို ရှင်းရှင်းလင်းလင်း မသိရှိရသေး၍ အစိုးရအနေဖြင့် သဘောထားမှတ်ချက်ပေးရန် စောနေသေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ "အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်ဆိုတဲ့ စာတမ်းကို အစိုးရဆီ ပို့မယ် ပြောတယ်။ ဒီစာတမ်း အစိုးရထံ မရောက်ရှိသေးတဲ့အတွက် သူတို့ရပ်တည်ချက် ဘာဆိုတာ မသိရသေးဘူး။ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါကြောင့် ဒီအပေါ် အစိုးရရဲ့ သဘောထားဆိုတာကို ပြောဖို့ စောပါသေးတယ်။ မှတ်ချက်ပေးဖို့ခက်တယ် ဆိုတာပါပဲ" ဟု ဦးဇော်ဌေးက ဧပြီ ၂၁ရက်တွင် ပြောသည်။ (Mizzima)</p> <p>http://burmese.bnionline.net/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%99%E1%80%87%E1%81%A9%E1%80%AD%E1%80%99/item/7880</p> <p>❖ ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် လီဆူတိုင်းရင်းသားများအား ကချင်လွတ်မြောက်ရေး တပ်မတော် KIA)က ဖမ်းဆီးသတ်ဖြတ်၍ မြေမြှုပ်ထားသည့် ရုပ်အလောင်းများကို ဖော်ထုတ်ပေးရန် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) က ဧပြီလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။ LNDP ပါတီ ဥက္ကဋ္ဌဦးရွှေမင်း က "တောင်ယာလုပ်တဲ့ လီဆူ ဒေသခံတွေကို အကြောင်းပြချက်မရှိဘဲ သတ်ဖြတ်ပြီး မြေမြှုပ်ထားတယ်။ တနစ်အတွင်းမှာပဲ ၆ ယောက်ရှိပါပြီ။ ဘာကြောင့် အဲဒီလို လုပ်ရတာလဲဆိုတာကို ကျနော်တို့က သိချင်တယ်။ အလောင်းတွေကို ပြန်လိုချင်တယ်။ KIA လို့ ပြောဆိုတာကလည်း အဲဒီနေရာတွေမှာက KIA တပ်တွေပဲ ရှိလို့ပါ။ သူတို့ကလည်း ဝန်ခံတာ တချို့ရှိ တယ်"ဟု ဆိုသည်။ ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်</p>
--	--	--

		<p>ရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ LNDP ပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည့် လီဆူလူမျိုးများအား မိုင်းထောင်သတ်ဖြတ်နေသည်ဟု စွပ်စွဲထားမှုသည် မမှန်ကန်ကြောင်း၊ တောမီးရှို့မှုကြောင့် ထောင်ထားသည့် မိုင်းများပေါက်ကွဲ၍ ထိခိုက်မှုများသာဖြစ်ကြောင်း ပြောသည်။ (Irrawaddy) https://burma.irrawaddy.com/news/2017/04/27/133950.html</p>
<p>၂၂</p>	<p>၂၂.၄.၂၀၁၇</p>	<ul style="list-style-type: none"> ❖ ဧပြီ ၂၂ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့၊ အမှတ်(၄) ရပ်ကွက်နေ ဒေါ်သင်းသင်းထွေးသည် အဖော်ငါးဦးနှင့်အတူ မြို့လှမြို့၏ အနောက်မြောက်ဘက် ၁၀မိုင်ခန့်အကွာသို့ သွားရောက်စဉ် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် ဒေါ်သင်းသင်းထွေးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ရွှေကူပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/photos/a.530200420434161.1073741832.526503167470553/1308065415980987/?type=3 ❖ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျာမနီနိုင်ငံ တပ်မတော် စစ်ဦးစီးချုပ် General Volker Weiker ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ၌ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့သည်။ အစိုးရမြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညိုနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေလေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။ (MOI) https://www.facebook.com/MOIWebportalMyanmar/posts/1174403086020889 ❖ တပ်မတော် ၂၄၇ တပ်မှ ဧပြီလ ၂၂ရက်နေ့ မွန်းတည့် ၁၂:၀၀ နာရီအချိန်တွင် မိုင်းပျင်းမြို့နယ် ဆင်မောင်းကျေးရွာအုပ်စု ကာလျန်ရွာသား စိုင်းစိမ်းဆမ် အသက် ၃၀နှစ် (ပလောင်လူမျိုး) တစ်ဦးကို RCSS/SSA တပ်သားဟု ဆိုကာ ဖမ်းဆီးသွားခဲ့သည်။ (Taifreedom) http://taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-37-13/873-2017-04-24-07-08-26 ❖ မြန်မာတပ်မတော်က ပွိုင့် ၂၀၃၃ မှာ MNDA က အခိုင်အမာယူထားသည့် စခန်း ၂ ခုကို ဧပြီ ၂၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ၂၂ ရက်နေ့က ပွိုင့် ၂၁၀၉ ကို ထပ်မံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ (DVB) ၎င်းတိုက်ပွဲတွင် တပ်မ(၆၆)ဘက်မှ အယောက် ၂၀ကျဆုံးခဲ့ကြောင်း ကိုးကန့်သတင်းဌာနတွင် ဖော်ပြခဲ့သည်။ (Mamagar) http://burmese.dvb.no/archives/202571

		<p>https://m.facebook.com/story.php?story_fbid=1631753860187166&id=919555001407059</p> <p>❖ ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်က တနင်္သာရီမြို့နယ်အတွင်းရှိ KNU လက်အောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၁ နယ်မြေ၊ သဲဖြူရွာဟောင်းအနီးတွင် KNLA တပ်ရင်း ၁၁၊ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း-ခလရ ၂၆၅ တပ်ဖွဲ့ဝင်များအကြား နှစ်ဖက် အပြန်အလှန် မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှု ဖြစ်ပွားရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ သဲဖြူဟောင်းရွာအနီး နယ်ခံမဟုတ်သူများမှ လာရောက်ပြီး တောင်ယာခုတ်ထွင် ရှင်းလင်းကာ အခိုင်အမာ ရွာတည်မည်ကို စိုးရိမ်သည့် ဒေသခံ ရွာသားများ၏ သတင်းပေးပို့မှုကြောင့် တပ်မတော်ဘက်မှ သွားရောက်စစ်ဆေးရာမှ နားလည်မှု လွှဲမှားပြီး ယခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု KNU၊ တပ်မတော် တို့နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီး JMC-S ဒုဥက္ကဋ္ဌဖြစ်သူ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် ကော်မတီဝင် ပဒိုစောဘီးလယ်က ဒါတွေကို လာမယ့် ၂၈ ရက်နေ့မှာလုပ်မယ့် JMC-S အစည်းအဝေးမှာ ဘယ်လိုဖြစ်ကြလဲ ဆိုတာ တင်ပြပြီးဆွေးနွေးသွားမည်ဟု ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားရာတွင် နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။(KIC)</p> <p>http://kicnews.org/2017/04/%E1%80%B1%E1%80%80%E1%80%A1%E1%80%B2%E1%80%94%E1%80%B9%E1%80%9A%E1%80%B0-%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%9F%E1%80%AC-%E1%81%84-%E1%80%90%E1%80%95%E1%80%B9%E1%80%96%E1%80%B2%E1%80%BC/</p> <p>❖ ရှမ်းပြည်နယ်ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုတက်ရောက်မည် ဖြစ်သော်လည်း ရှမ်းတစ်မျိုးသားလုံးတွက်ကိုယ်စားပြုရန်မဖြစ်နိုင်ကြောင်း ဖိတ်ကြားခံရသည့် ရှမ်းအဖွဲ့အစည်းများမှတာဝန်ရှိ သူများက ပြောသည်။ (ရှမ်းသံတော်ဆင့်) ထို့အပြင် ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လူမျိုးအလိုက် ဆွေးနွေးပွဲ ကျင်းပခြင်းမရှိဘဲ ဒေသအလိုက် ဆွေးနွေးပွဲသာ ကျင်းပမည့်အပေါ် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ (The Voice)</p> <p>http://burmese.bnionline.net/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%9E%E1%80%BD%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%9E%E1%80%B6%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B7/item/7882-</p> <p>http://thevoicemyanmar.com/political/7863-shan</p>
၂၃	၂၃.၄.၂၀၁၇	<p>❖ UNFC ၏ တောင်းဆိုချက် ၉ ချက်အား မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါက ဆက်လက်ငြင်းခုံဖွယ်ရာများ ရှိတော့မည် မဟုတ်ဟု ဗိုလ်ချုပ်ဝွမ်မော်က ၎င်း၏ကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင်ဧပြီ၂၃ရက်နေ့ညပိုင်းကရေးတင်ထားသည်။ ၎င်းဆွေးနွေးပွဲ</p>

		<p>တွင် UNFC ၏ တောင်းဆိုချက် ၉ ချက်(အားလုံး)အပေါ် အစိုးရဘက်မှ(မူအရ သဘောတူခဲ့ခြင်း) မဟုတ်ဘဲ တောင်းဆိုချက် အမှတ် ၈ (တစ်ချက်တည်း)ကိုသဘောတူညီချက် ရရှိခဲ့ကြကြောင်း ဆိုသည်။ကျန်ရှိသည့် အချက်များအပေါ် ဆက်လက်ဆွေးနွေးသွားရန် သဘောတူခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဖော်ပြချက်အား မူအားဖြင့် သဘောတူညီမှုရခဲ့သည် ဟု ရေးသားထားသည်။ (The ladies News journal)</p> <p>http://www.theladiesnewsjournal.com/news/mon-2017-04-24-1224/5727</p> <ul style="list-style-type: none"> ❖ မွန်ပြည်သစ်ပါတီ NMSF သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ် ရေးထိုးရေး၊ မရေးထိုးရေး ကိစ္စအပါအဝင် မွန်ပါတီတွေ ပေါင်းစည်းနိုင်ရေးကိစ္စတွေကိုဆွေးနွေးနိုင်ဖို့အတွက် ဗဟိုကော်မတီအစည်းအဝေးကို ရေးချောင်းဖျားပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကိုဧပြီလ ၂၃ ရက်နေ့ကနေ နှစ်ပတ်ကြာ ကျင်းပမှာ ဖြစ်ပြီးညီလာခံတစ်ခုနှင့် တစ်ခုကြားမှာ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်သည့် အမြင့်ဆုံး ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ဖြစ်သည်ဟု ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်ရွှေသိန်းက ပြောသည်။(RFA) <p>http://www.rfa.org/burmese/news/nmsf-meeting-04232017071058.html</p> <ul style="list-style-type: none"> ❖ ရှမ်းပြည်နယ် ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ တောင်ကြီးမြို့၌ ကျင်းပလျက်ရှိသည်။ အစည်းအဝေး ဖွင့်ပွဲနေ့တွင် ကိုယ်စားလှယ်အသီးသီးကနေ စာတမ်းပေါင်း ၃၀ နီးပါး ဖတ်ကြားခဲ့ပြီး အပြန်အလှန် ဆွေးနွေးတာမျိုးတွေတွေ့မပါဘူးဟု ရှမ်းပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်က အတွင်းရေးမှူး ဦးစောရေမွန်က ပြောသည်။ (BBC) <p>http://www.bbc.com/burmese/burma-39686657</p> <ul style="list-style-type: none"> ❖ အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ကိုယ်စား လှယ်အဖွဲ့တို့ ဧပြီလကုန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌တွေ့ဆုံ၍ UNFC အဖွဲ့ဝင်အဖွဲ့ အစည်းများ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမည်ဟု အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် ဧပြီ ၂၈ ရက်နှင့်၂၉ ရက်တွင် တွေ့ဆုံမည်ဟု ဦးအောင်စိုးက ပြောသည်။ (7daydaily) <p>http://www.7daydaily.com/story/94167</p> <ul style="list-style-type: none"> ❖ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီ အစည်းအဝေးကို ဧပြီလကုန်တွင် KNU ဌာနချုပ် လော်စီးလာဒေသ၌ ကျင်းပ၍ အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး တာဝန်ပေးအပ်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသည်ကျင်းပပြီးစီးခဲ့သည့် (၁၆) ကြိမ် မြောက် KNU ညီလာခံက ရွေးချယ်သည့် ၅၅ ဦးပါသော ဗဟိုကော်မတီ၏ ပထမဆုံးအစည်း အဝေးဖြစ်ပြီး တစ်ပတ်ခန့်ကြာမည်ဖြစ်ကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြော သည်။ (7
--	--	--

		<p>Day) http://www.7daydaily.com/story/94136</p> <p>❖ နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၁၀ပြည့်နှစ်တွင် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံခဲ့ရသည့် လွှဲကြီးကျေးရွာသားများပိုင် မြေ၂၅ဧကကို ပလပ်မြေအဖြစ် ပြန်လည်စွန့်လွှတ်ရန်နှင့် တရားဝင်အမည်ပေါက်ကျေးရွာအဖြစ် သတ်မှတ်ပေးရန် လွှဲကြီးကျေးရွာသားများက တောင်းဆိုထားသည်။ လွှဲကြီးကျေးရွာသားများကို ကျူးကျော်သူအဖြစ် သတ်မှတ်ကာ ဧပြီ ၃၀ရက်နောက်ဆုံးထားပြောင်းရွှေ့ပေးရန် ခြေလျင်တပ်ရင်း ခလရ (၁၂၂) က ပြီးခဲ့သည့်လတွင် အကြောင်းကြားထားသည်ဟု ဧပြီ ၂၃ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် လွှဲကြီးကျေးရွာသားများက ပြောကြားသည်။ (Myanmar Times) နေပြည်တော် ကောင်စီနယ်မြေ ခလရ(၁၂၂)က လွှဲကြီး(မန်း) ကျေးရွာသားများအား ရွှေ့ပြောင်းခိုင်းမှုများ ရုတ်သိမ်းပေးရန် တပ်မတော်နှင့် အစိုးရအဖွဲ့အား ကယန်းနိုင်ငံရေး အဖွဲ့အစည်းများက ကြေညာချက်များထုတ်ကာ တိုက်တွန်းခဲ့သည်။ (The Ladies Journal) https://www.facebook.com/News.TheLadies/posts/742331349275170:0 http://myanmar.mmtimes.com/index.php/national-news/nay-pyi-taw/25934-2017-04-25-05-43-37.html</p>
၂၄	၂၄.၄.၂၀၁၇	<p>❖ NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များထဲတွင် အမြင့်ဆုံးအဆင့်ဖြစ်သည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ သင်္ဂဟတိုတယ်တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးကို အစိုးရနှင့် တပ်မတော်ဘက်က - နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း တို့တက်ရောက်ခဲ့ပြီး၊ EAOs များဘက်မှ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး (KNU)၊ ဗိုလ်ချုပ်ကြီးစောမိုးရှေး (DKBA)၊ ဒေါက်တာနော်ကပေါ်ထူး (KNU/KNLA-PC)၊ ဗိုလ်မှူးကြီး စိုင်းလတ် (RCSS)၊ ပူးဇင်ကျုံး (CNF)၊ ရဲဘော်သံခဲ (ABSDF)၊ ခိုင်စိုးနိုင်အောင် (ALP)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ (PNLO) တို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးမှ - ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ အား မေလ (၂၄)ရက်တွင် နိုင်ငံတော်အဆင့် ကျင်းပသွားဘို့ ဆုံးဖြတ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အား ဖိတ်ကြားရန်ဆွေးနွေးခဲ့သည်။ (KNU) https://www.facebook.com/KarenNationalUnionHQ/posts/470539813278177</p> <p>❖ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCAမှာပါသည့် အချက်တွေကို ပြင်ဆင်ဖို့ လက်မခံကြောင်းနှင့် လက်မှတ်မထိုးရသေးတဲ့ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနှင့် NCA မှာ ပါသည့် အချက်တွေအတိုင်း လိုက်နာကြဖို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နေပြည်တော် သင်္ဂဟတိုတယ်မှာကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်း အဝေးအပြီးတွင် ဒုတိယ</p>

		<p>ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့သည်။(RFA) http://www.rfa.org/burmese/news/nca-conference-04242017075028.html https://www.facebook.com/MOIWebportalMyanmar/posts/1176690355792162</p> <p>❖ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအပိုင်းတွင် အားနည်းခဲ့သည်ဟု နေပြည်တော်၌ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက ပြောကြားခဲ့သည်။ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်တွင် အကောင်အထည်ဖော်ရမည့် ကြားကာလအစီအစဉ်များ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အပေါ် "NCA ထိုးတာ တစ်နှစ်ကျော်ပေမဲ့ အကောင်အထည် မဖော်နိုင်သေးဘူးဖြစ်နေပါတယ်။ ဘာတွေ လိုအပ်နေလဲ။ ဘာတွေလွဲနေလဲ။ ဆန်းစစ်ကြည့်ရမှာဖြစ်ပါတယ်"ဟု ကေအင်န်ယူ ဥက္ကဋ္ဌက မေးခွန်းထုတ်ခဲ့သည်။ (Myanmar Times) http://myanmar.mmtimes.com/index.php/national-news/26040-2017-04-27-08-31-30.html</p> <p>❖ သြစတြေးယားနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သြစတြေးယားတပ်မတော်စစ်ဦးစီးချုပ်တို့သည် ကာကွယ်ရေးဝန်ကြီးဌာနအတွင်းရှိ သြစတြေးယားတပ်မတော် စစ်ဦးစီးချုပ်၏ ဧည့်ခန်းမတွင် တွေ့ဆုံဆွေးနွေးကြသည်။ (စံတော်ချိန်) http://www.mmstd.com/news/view/8643/?lang=my</p> <p>❖ ဝိုင်းမော်မြို့နယ် အမှတ်(၁)ရက်ကွက် ဝိုင်းမော်နယ် လော်ဝေါ် နှစ်ခြင်း အသင်းတော် ဇန်နယ်ရုံးဝင်းအတွင်း ဖွင့်လှစ်ထားရှိသော ဝိုင်းမော်လော်ဝေါ် ဇန်နယ် စစ်ဘေးရှောင်စခန်းနေ ပြည်သူများသည် နေအိမ်အဆောက်အအုံ မရှိ၍ အခက်အခဲများ တွေ့ကြုံနေရသည်။ ယင်းစခန်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ယင်းစစ်ဘေးရှောင် စခန်းတွင် နေအိမ် အဆောက်အအုံအပါအဝင် ရေတွင်း၊ ရေကန်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အိမ်သာအဆောက်အအုံများ လိုအပ်နေကြောင်း သိရသည်။ (The Ladies News Journal) https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/742299562611682/?type=3</p> <p>❖ ကရင်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ၏ ဆဋ္ဌမအကြိမ်မြောက်အစည်းအဝေးကို ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် ဖားအံမြို့ အမှတ်(၄)ရပ်ကွက် သီရိလမ်းရှိ ကရင်ပြည်နယ်(JMC)ရုံး၌ ကျင်းပခဲ့သည်။ https://www.facebook.com/MOIWebportalMyanmar/posts/1177347199059811:0</p>
--	--	--

		<ul style="list-style-type: none"> ❖ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ၅၃နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရှမ်းပြည်တပ်မတော် ဌာနချုပ် ဝမ်ဟိုင်းတွင် ဧပြီ ၂၄ ရက် မနက်ပိုင်းက ကျင်းပခဲ့သည်။ (BBC) https://www.facebook.com/bbcburmese/posts/1367320286657186 ❖ ဧပြီ ၂၄ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၊ မြို့မိမြို့အဖွဲ့ဥက္ကဋ္ဌဦးသာစိန်က တပ်မတော်(ရေ) အရာရှိနှင့် စစ်သည်များသည် သူ့အပေါ် ကိုယ်ထိလက်ရောက် စစ်တွေ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် ညောင်တီရေတပ်စခန်း ခြံစည်းရိုးမှာ ဆောက် လုပ်ထားသည့် ရေကစားမဏ္ဍပ်တွင် အရက်သေစာ သောက်စားထားသည့် အရာရှိနှင့် စစ်သည်တွေက ဝီစီတွေမှုတ်ကာ ကားတွေကိုရပ်တန့်စေပြီး မီးသတ်ပိုက်နှင့် ရေလောင်း နေကြတာကြောင့် သွားရောက်မေးမြန်းရာမှာ ရိုင်းပျဆဲဆိုခံခဲ့ရတာ ဖြစ်သလို ကိုယ်ထိ လက်ရောက်ပါ ကျူးလွန်ခံခဲ့ရသည်ဟု ကာယကံရှင်က ပြောသည်။ ထိုကိစ္စအပေါ် တပ်မတော်ဘက်ကလည်း မြို့မိမြို့အဖွဲ့ ဥက္ကဋ္ဌ ဦးသာစိန်ကို ပြန်လည်တရားစွဲဆိုဖို့ သင့်၊ မသင့်ကို စဉ်းစားနေသည်ဟု စစ်တွေမြို့မရဲစခန်းမှူး ဒုရဲမှူး ရန်နိုင်လတ် ကပြောသည်။(RFA) http://www.rfa.org/burmese/news/utharsein-sue-soldiers-04272017061612.html ❖ ရခိုင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ရန် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ပါတီ၏ တောင်းဆိုချက်ကို နိုင်ငံတော်အတိုင်ပင်ခံက ထိလွယ်ရှလွယ်ဒေသ (Sensitive Area) ဖြစ်နေသဖြင့် လုပ်ဆောင်ရန် မသင့်ဟုပြောကာ ထပ်မံငြင်းဆိုလိုက်သည်။ထိုသတင်းကို ALP၏ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း က “အဆင်သင့် ဖြစ်ပါပြီလို့ ပြောတဲ့အခါမှာ မသိသယောင် ၊ မသိကျိုးကျွံပြတာ ခံနေရ တယ်။ အဲ့ဒါကတော့ အရှင်းဆုံးစကားပဲ။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောလာတဲ့ စကားက ကျမတို့ ရခိုင်တွေ လက်ခံ လို့ရတဲ့ စကား မဟုတ်ဘူး”ဟု ပြောသည်။ (Irrwaddy)တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားသည့် အဖွဲ့ ၈ ဖွဲ့ထဲမှာ ၇ ဖွဲ့က ၎င်းတို့၏ ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ခဲ့သော်လည်း ရခိုင် ပြည်နယ်တွင် လုပ်ခွင့်မရသေးသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ရန် မသေချာဟု ရခိုင်ပါတီများက ပြောသည်။ (BBC) https://burma.irrawaddy.com/news/2017/04/27/133917.html http://www.bbc.com/burmese/burma-39712242 ❖ ပြည်နယ်ထဲရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အဆင့်ဆင့် ဆွေးနွေးပွဲများတွင် အရပ်ဖက် အဖွဲ့များကို ပါဝင်ခွင့် ပေးပြီး၊ ကျွမ်းကျင်ရာ ကဏ္ဍအလိုက် စာတမ်းတွေ တင်ခွင့်ပေးပါရန် ရှမ်းပြည်နယ် အရပ်ဖက် အဖွဲ့အစည်းများက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပွဲတွဲ
--	--	---

		<p>ကော်မတီ UPDJC သို့ စာရေးသား တောင်းဆိုလိုက်သည်။ (BBC) http://www.bbc.com/burmese/burma-39689341</p>
၂၅	၂၅.၄.၂၀၁၇	<ul style="list-style-type: none"> ❖ ရှမ်းပြည်နယ်ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိလာသည့် အဆိုပြုချက်နှင့် အကြံပြုချက်များကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံတွင် ဆွေးနွေး ဆုံးဖြတ်မှုများပြုလုပ်နိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက တင်ပြသွားကြမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆွေးနွေးပွဲတတိယနေ့တွင် ပြောကြားသည်။ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခဲ့သည့် သုံးရက်တာကာလအတွင်း နိုင်ငံရေးပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ ကိုယ်စားလှယ်များ၊ ခရိုင်အသီးသီးမှ ကိုယ်စားလှယ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက စုစုပေါင်း စာတမ်းပေါင်း ၅၇ စောင်ကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။ (UPC) https://www.facebook.com/permalink.php?story_fbid=284892518623141&id=284818361963890&substory_index=0 ❖ မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ် သတင်းစာမှာ တပ်မတော်က ရိုက်ကူးထားသည့် "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ခေါင်းစဉ်နှင့် သရော်စာ ရေးသား ဖော်ပြခြင်းနှင့်ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တပ်မတော်ဘက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားစာပေးပို့ခဲ့သည်။ (RFA) http://www.rfa.org/burmese/news/pyitaungsuthitsar-film-04292017071324.html ❖ ၃ နှစ်ပြည့် ကချင်အမျိုးသား လူထု မူးယစ်တိုက်ဖျက်ရေးနေ့ကို လမ်းလျှောက်ဆန္ဒပြခြင်းနှင့် အထူး ဝတ်ပြုဆုတောင်းခြင်း အစီစဉ်ဖြင့် ဇပြီ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့သည်။ အစီအစဉ်သို့ မြစ်ကြီးနားနှင့် ဝိုင်းမော်နှစ်မြို့နယ်ရှိ အသင်းတော်၊ စစ်ပြေး ဒုက္ခသည် စခန်းများမှ လူထောင်ပေါင်းများစွာမှ နံနက် ၇ နာရီခွဲ ခန့်တွင် မြစ်ကြီးနား စိတာပူ မနောကွင်းကြီးသို့ မတူညီသည့် လမ်းကြောင်းများမှ လမ်းလျှောက် ချီတက်လာပြီး မနက် ၈ နာရီခွဲ အချိန်တွင် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။(KNG) http://burmese.kachinnews.com/news/1870-%E1%81%83 ❖ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ဆဋ္ဌမအကြိမ် အစည်းအဝေးကို ဇပြီ ၂၅ ရက် မွန်းလွဲပိုင်းတွင် ကော်မတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။ https://www.facebook.com/Cincds/posts/1311811738939688 ❖ တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေး နည်းဥပဒေထွက်ရှိမှသာ တိုင်းရင်းသားဒေသများ၌ လိုအပ်နေသည့် ဖွံ့ဖြိုးရေးကိစ္စများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်

		<p>ဆောင်မူကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက ပြောသည်။တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်း အတွင်းက ရေးဆွဲအတည်ပြုခဲ့သည်။ လက်ရှိတွင် တိုင်းရင်းသားလူမျိုးများ ကာကွယ် စောင့်ရှောက်ရေး နည်းဥပဒေအမြန်ဆုံးထွက်ရှိရန်အတွက် တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာနမှ ဦးဆောင်ကာ ဆောင်ရွက်နေကြောင်း သိရပြီး ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မူကော်မတီနှင့်လည်း ဆွေး နွေး ဆောင်ရွက်မှုများရှိကြောင်း ကော်မတီဝင်များထံမှ သိရသည်။ (Eleven)</p> <p>http://www.news-eleven.com/politics/35499</p> <p>❖ မွန်ပြည်သစ်ပါတီ၏ ဌာနချုပ် ရေးချောင်းဖျားတွင် ဧပြီလ ၂၅ ရက်နေ့ကစပြီး ဗဟို ကော်မတီအစည်းအဝေးကို ပြုလုပ်နေပြီး အစည်းအဝေးကို ၁၀ ရက်ခန့် ကျင်းပဖို့ ရှိသည်ဟု မွန်ပြည်သစ် ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးတာဝန်ခံ နိုင်ပန်းက ပြောသည်။ (DVB)</p> <p>http://burmese.dvb.no/archives/202918</p>
၂၆	၂၆.၄.၂၀၁၇	<p>❖ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရလဒ်များကို စုစည်းဆွေးနွေးသည့် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ အစည်းအဝေးပြုလုပ်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံဒုတိယအစည်းအဝေး တက်ရောက်မည့်သူများ သတ်မှတ်ရေးကိစ္စများအား ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးအား နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဧပြီ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည်။ (Eleven)</p> <p>http://news-eleven.com/politics/35515</p> <p>❖ ကချင်လက်နက်ကိုင်အဖွဲ့ KIO နှင့် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP တို့သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင် အဖြစ် ဆက်ရှိရန် မသေချာဟု သက်ဆိုင်ရာအဖွဲ့ကိုယ်စားလှယ် များက ပြောဆိုခဲ့သည်။ KIO အဖွဲ့အနေဖြင့် ပန်ဆန်းဆုံးဖြတ်မှုတွင် ပါဝင်၍ UNFC တွင် ဆက်လက်ပါဝင်ရန်ရှိ၊ မရှိ KIO အလုပ်အဖွဲ့ပြောရေး ဆိုခွင့်ရှိသူဦးဒေါင်းခါးကို မေးမြန်းရာ ပန်ဆန်းဆုံးဖြတ်မှု၌ ပါဝင်ထားသည့် အနေအထားသည် လမ်းကြောင်းရှာသည့် ပုံစံဖြစ်သည်ဟု ၎င်းက ပြောသည်။ “ဒါကလမ်းကြောင်းရှာတဲ့ ပုံစံ။ တထစ်ချပုံစံသွားရမယ်ဆိုတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ကလည်း လမ်းကြောင်းရှာနေတာပေါ့” ၎င်းက ဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့၏ ချင်းမိုင်အစည်းအဝေးတွင် KIO ကိုယ်စား လှယ်ပါဝင်မှု ရှိ၊ မရှိ အနေအထားနှင့် ပတ်သက်၍ ဦးဒေါင်းခါးက “DPN နဲ့ တွေ့မယ် ဆိုတော့ DPN အနေနဲ့တော့ပါရမှာပေါ့”ဟု ပြောသည်။ (7 Day)</p> <p>http://www.7daydaily.com/story/94425</p> <p>❖ တရုတ်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ Zhang Dejiang နှင့် သူရဦးရွှေမန်းတို့ ဧပြီလ ၂၆ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း</p>

		<p>80%ac/</p> <ul style="list-style-type: none"> ❖ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wierer ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဧပြီ ၂၆ ရက်တွင် ဂျာမနီနိုင်ငံ Tegel အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။ ညနေပိုင်း တွင် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား မြူးနစ်မြို့ အခြေစိုက် G&D Security Printing ကုမ္ပဏီမှ ညစာဖြင့် တည်ခင်းပေးခဲ့သည်။ (ကာကွယ်ရေးဦးစီးချုပ်) https://www.facebook.com/Cincds/posts/1312791158841746 ❖ ရမ်းဗြဲမြို့တွင် ၂၀၁၂ ခုနှစ်ကတည်းက မီးရှို့ဖျက်ဆီးခံရသော ကမန် တိုင်းရင်းသားများက မူလနေရာ ပြန်လည်ချထားပေးရေး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီလ ၂၆ ရက်က ရန်ကုန်မြို့ တော်ဝင်နင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။ ကမန်သည် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများဖြစ်သည့် ရခိုင်၊ ကမန်၊ မြို့ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီးစတဲ့ မျိုးနွယ်စုထဲမှ တစ်ခုဖြစ်ကြောင်း၊ မြန်မာ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးထဲတွင်လည်း တစ်ခုအပါအဝင် ဖြစ်ပါသော် လည်း ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သည့် ပြဿနာများကြောင့် ရမ်းဗြဲမြို့ရှိ ကမန်တိုင်းရင်းသားများ၏ နေအိမ်၊ တိုက်တာများကို နားလည်မှုလွဲမှားကာ နှစ်ကြိမ်တိုင် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ယနေ့အချိန်ထိ ကမန် တိုင်းရင်းသားများသည် ကုလသမဂ္ဂ အထောက်အပံ့နှင့် ဒုက္ခသည်စခန်းများတွင် နေထိုင် နေကြရပြီး စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က နှစ်နာဆုံးရှုံး မှုများနှင့် ကြုံခဲ့ရကြောင်း၊ ထို့အတွက်ကြောင့် ကမန်တိုင်းရင်းသားများ၏ မူလနေရာ ပြန်လည် ချထားပေးနိုင်ရေးအတွက် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပခြင်း ဖြစ်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေက ပြော သည်။ https://www.facebook.com/News.TheLadies/posts/744224159085889:0 ❖ မွန်ပြည်နယ်ရှိ ဘီလူးကျွန်းနှင့်ချောင်းဆုံကိုကူးသည့် သံလွင်မြစ်ကူးတံတားအား ပြည်သူ့ လွှတ်တော်မှ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းကို ပြန်လည် ပြင်ဆင်ပေးရန်အတွက် ဒေသခံများက လက်မှတ်ကောက်ခံခဲ့ရာ နောက်ဆုံးနေ့ဖြစ်သည့် ဧပြီလ ၂၆ ရက်တွင် လက်မှတ်ပေါင်း တသိန်းခွဲလောက်ရရှိသည်ဟု ချောင်းဆုံတံတား ဆိုင်ရာ လူထုလှုပ်ရှားမှုကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းနွယ်က ပြောသည်။ ရရှိထားသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံတော်အဆင့် အကြီးအကဲများ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသလွှတ်တော်တို့ကို ပေးပို့သွားမည်ဟု ပြောသည်။ (BBC) http://www.bbc.com/burmese/burma-39725022
၂၇	၂၇.၄.၂၀၁၇	<ul style="list-style-type: none"> ❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌

		<p>ကျင်းပခဲ့သည်။ အစည်းအဝေးသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး ဗဟိုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးသန်းစင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာမြင့်ထွေး၊ ဦးအုန်းမောင်၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ်အောင်စိုး၊ ဗိုလ်ချုပ်သန်းထွန်း၊ ဦးခင်မောင်တင်၊ ဦးကျော်မျိုး၊ ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။</p> <p>https://www.facebook.com/state.counsellor/posts/1033121673488715</p> <ul style="list-style-type: none"> ❖ 'နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတည်ဆောက်ရာတွင် ဘာသာရေးခေါင်းဆောင်များ ၏ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ပါသည်။ ငြိမ်းချမ်းရေး သာလျှင် လမ်းခရီး ဖြစ်သည်' ဟူသောဆောင်ပုဒ်ဖြင့် ဘာသာပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေးနီးနှော ဖလှယ်ပွဲကို ဧပြီ ၂၇ရက်တွင် ရန်ကုန်မြို့၌ ဆက်လက်ပြုလုပ်ခဲ့သည်။ (Eleven) <p>http://news-eleven.com/politics/35574</p> <ul style="list-style-type: none"> ❖ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် သင်္ကြန်ကာလ တိုက်ပွဲဖြစ်ပွားမှုများ ငြိမ်သက်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း မြန်မာတပ်မတော်ဖက်က လှုပ်ရှားမှုတချို့ရှိခဲ့သည့်အပေါ် TNLA ခေါ် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်က "တိုက်ပွဲဖြစ်ပွားမှုကတော့ သင်္ကြန်ပြီးနောက်ပိုင်းနဲ့ သင်္ကြန် ကာလမှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘူး။ ထိုးစစ်ကတော့ များတယ်။ ထိုးစစ်ကတော့ ပြီးခဲ့တဲ့ ၃-၄ ရက်က မြန်မာတပ်မတော်က ကားအစီး ၁၀၀ လောက်မူဆယ်ဘက်ကို ရောက်လာ တယ်။ အစီး ၁၀၀ လောက်ရှိတယ်။ တပ်မ ၈၈ လို့တော့ သိရတာပေါ့နော် ဒီမူဆယ် ဘက်ကို မိုးကိုး၊ ဖောင်းဆိုင် အဲဒီဘက်အခြမ်းက ဆင်းလာတာ တဝက်လောက်ရှိတယ်။ နမ့်ခမ်း ဘက်က ဆင်းလာတာ တဝက်လောက်ရှိတယ်။"ဟု ပြောသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIO တပ်မဟာ ၄ က တပ်မှူးတဦးက "သူတို့ တပ်အပြောင်းအလဲ တပ်ချိန်းကြတယ်။ အခုမိုးကိုး ဒေသရယ် ၊ ဒီဘက်က နမ့်ခမ်း၊ နောင်မူ၊ ကွတ်ခိုင်။ ဒီဘက်က မန်တုန်ဒေသ အခုတချို့က လဲပြီးပြန်ချိန်းနေကြတယ်။"ဟု ပြောသည်။ ယခုအချိန်ဟာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လက်ဖက်ရူးသည့် အချိန်ဖြစ်တာကြောင့် TNLA ဖက်က တိုက်ပွဲမဖြစ်အောင် ရှောင်ရှားနေကြောင်းလည်း ဗိုလ်မှူးတာအိုက်ကျော်က ပြောပါသည်။ (VOA) <p>http://burmese.voanews.com/a/shan-north-myanmar-army-reinforcement-3827793.html</p> <ul style="list-style-type: none"> ❖ လောက်ကိုင်ဒေသတွင် ဒေသတွင်းလုံခြုံရေးအခြေအနေကြောင့် မြန်မာ-တရုတ်နယ်စပ် လမ်း တရားဝင်မဖွင့်သေးသော်လည်း တရုတ်နိုင်ငံသို့ ကြံတင်ပို့သည့်ကားများကို ဖြတ်သန်းခွင့်ပြုထားကြောင်း ဒေသတွင်းအုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦးက ပြော သည်။(7 Day)
--	--	---

		<p>http://www.7daydaily.com/story/94530</p> <ul style="list-style-type: none"> ❖ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဆင့်မြင့်ခေါင်းဆောင်များ၏ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ကို သတ်မှတ်ထားသည့်အတိုင်း သုံးလ တစ်ကြိမ်ကျင်းပနိုင်ရေး မျှော်လင့်ကြောင်း ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဝိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။(7 Day) http://www.7daydaily.com/story/94539 ❖ ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဂျာမနီတပ်မတော်စစ်ဦးစီးချုပ် General Volker Wierer က ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ ဂျာမနီတပ်မတော် စစ်ဦးစီးချုပ် General Volker Wierer က ယခုခရီးစဉ်မှစ၍ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုမူလကထက်ပိုမို၍ ဆက်လက်တိုးမြှင့် တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မြန်မာ့တပ်မတော်အရာရှိများအားဂျာမနီနိုင်ငံသို့ သင်တန်းများ စေလွှတ်တက်ရောက်ခြင်း၊ နယ်ပယ်များအလိုက် လေ့လာရေး ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးများကို ဆောင်ရွက်သွားလိမ့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1312791158841746
၂၈	၂၈.၄.၂၀၁၇	<ul style="list-style-type: none"> ❖ တနင်္သာရီတိုင်းဒေသကြီးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) နှစ်ပတ်အကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့၊ ကော်မတီရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/photos/a.530200420434161.1073741832.526503167470553/1314101848710677/?type=3 ❖ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဧပြီ ၂၉ ရက်တွင် ကျင်းပမည့် အကြိမ်(၃၀) မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅မိနစ်တွင် မနီလာမြို့သို့ ရောက်ရှိခဲ့သည်။ (စံတော်ချိန်)ဒေသစံတော်ချိန် ညနေ ၄နာရီ ၄၅မိနစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Nguyen Xuan Phuc တို့သည် ခေတ္တတည်းခိုသည့် Manila Diamond Hotel ၌ တွေ့ဆုံခဲ့သည်။(နိုင်ငံတော်အတိုင်ပင်ခံရုံး) https://www.facebook.com/state.counsellor/posts/1033121673488715 http://www.mmstd.com/news/view/8676/?lang=my

		<p>❖ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် ခူးဦးရယ် ဦးဆောင်သော ယူအန်အက်ဖ်စီ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Horizon Village & Resort တွင် နံနက် ၉ နာရီမှစ၍ ညဂုနာရီအထိ တွေ့ဆုံဆွေးနွေးခဲ့သည်။ (Irrawaddy) ဆွေးနွေးပွဲ တွင် ပြီးခဲ့သည့် စတုတ္ထအကြိမ်တွေ့ဆုံစဉ်က NCA လက်မှတ်ထိုးနိုင်ဖို့ မူအရသဘောတူခဲ့ သော DPN ၏ အဆိုပြုချက် (၉) ချက်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရေးကိစ္စများကို ဆွေးနွေးခဲ့ သော်လည်း (DVB) တစ်ဖက်က အဖြေမထွက်သေးဘဲ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်သည်။ အစည်းအဝေးကို အစိုးရဖက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း အပါအဝင် ဦးအောင်ကြည်၊ ဦးအောင်စိုး၊ ဦးခင်ဇော်ဦး၊ ဦးကျော်သူရ၊ ဒေါက်တာ ခင်သာရမ်းဇော်တို့ တက်ရောက်ပြီး နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် အပါအဝင် ဗိုလ်ချုပ် စိုင်းထူး၊ ဒေါက်တာ လဂျာ၊ ဒေါက်တာ နိုင်ရွှေသိန်း၊ ဗိုလ်မှူး တာ့ညီလူ၊ ဦးထွန်းဇော်၊ ဒူးဂါ ဘဝမ်လယော်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူးကြီး မင်းထွန်းတို့ တက်ရောက်ခဲ့ပြီး အစည်းအဝေး လေ့လာသူများအဖြစ် NCA အပစ်ရပ် စ ဖွဲ့မှ ကိုယ်စားလှယ် တွေ့ဖြစ်တဲ့ CNF မှ ဆလဒိုင်း သလာဟေး နှင့် ABSDF မှ မိဆူးပွင့်တို့လည်း တက်ရောက်ကြသည်။ (သတင်းနှင့် မီဒီယာကွန်ရက်)</p> <p>http://burmese.dvb.no/archives/203541</p> <p>https://burma.irrawaddy.com/news/2017/04/29/134050.html</p> <p>http://www.nmg-news.com/%e1%81%bf%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8-%e1%80%b1%e1%80%80%e1%80%ac%e1%80%b9%e1%80%99%e1%80%9b%e1%80%bd-4/</p> <p>❖ KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့များနှင့် တပ်မတော် စစ်ကြောင်းများအကြား ယခုလ ၂၂ ရက်နေ့ တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ဧပြီ ၂၈ ရက်နေ့က ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးရာတွင် ပြေလည်မှုရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။ (Irrawaddy)</p> <p>https://burma.irrawaddy.com/news/short-news/2017/04/28/134025.html</p> <p>❖ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ကိစ္စများကို ကူညီဖြေရှင်းရန် တရုတ်နိုင်ငံ နိုင်ငံခြား ရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တောင်းဆိုထားသော်လည်း လက်ခံမည်မဟုတ်ဘဲ အဓိကသက်ဆိုင်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်သာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောသည်။ ရခိုင်ပြည်နယ်တွင် ရှိနေသည့် ကျောက်ဖြူစီမံကိန်းကြောင့်</p>
--	--	---

		<p>စိတ်ပူနေသည့် တရုတ်နိုင်ငံကို နားလည်သော်လည်း ရခိုင်အရေးကို နိုင်ငံတကာ စံနှုန်းများ အတိုင်းသာ ကူညီပေးရန် မြန်မာအစိုးရက လိုလားကြောင်း ဇပြီ ၂၈ ရက်နေ့က ပြုလုပ်သော အစိုးရ ပထမ တနစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောဆိုခဲ့သည်။ (Irrawaddy) https://burma.irrawaddy.com/news/short-news/2017/04/28/134007.html</p> <p>❖ ထိုင်း-မြန်မာနယ်စပ် နယ်စပ်ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအတွက် ကရင်အမျိုးသားဘာသာရေးခေါင်းဆောင်များမှ အချက်သုံးချက်ပါသော သဘောတူညီချက်ကို ယနေ့(ဇပြီ ၂၈) ဖားအံမြို့အင်္ဂလိကန် သာသာနာဝင်းအတွင်းတွင် ပြုလုပ်သည့် ကရင်ဒုက္ခသည်များ အနာဂတ်အတွက် တွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီချက်များရရှိခဲ့သည်။ နယ်စပ်ဒုက္ခသည်အရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ကရင် ဒုက္ခသည်ကော်မတီ-KRC ၊ ဘာသာပေါင်းစုံမှ ကရင်ဘာသာရေးခေါင်းဆောင်နှင့် ကရင်အမျိုးသားအစည်းအရုံး -KNU တို့ ပထမအကြိမ်အဖြစ် ဖားအံမြို့ရှိ ပြုလုပ်သည့်တွေ့ဆုံဆွေးနွေးပွဲမှ ယခုလို သဘောတူညီချက်များ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ KRC ၏ ၂၀၁၇ ခုနှစ်၊ မတ်လ စာရင်းအရ ၎င်းတို့ကွပ်ကဲမှုအောက်ရှိ ဒုက္ခသည်စခန်း ၇ ခုဖြစ်သည့် ထမ့်ဟင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ ၇၆၃၃ ဦး၊ ဘန်ဒုယမ်းတွင် ၃၀၃၇ဦး၊ နို့ဖိုးတွင် ၁၁၆၆၂ ဦး၊ အုန်းဖျန်တွင် ၁၀၈၈၅ ဦး ၊ မယ်လတွင် ၃၈၃၈၀ဦး၊ မယ်ရာမိုတွင် ၁၁၂၂၅ဦး၊ မယ်လအူး တွင် ၁၀၅၉၀ ဦးတို့ရှိပြီး ယင်းဒုက္ခသည်တွင် ကရင်ဒုက္ခသည်ဦးရေမှာ စခန်းအားလုံး၏ ၇၅ ရာခိုင်နှုန်း ရှိသည်။ (KIC) http://kicnews.org/2017/04/%e1%80%94%e1%80%9a%e1%80%b9%e1%80%85%e1%80%95%e1%80%b9%e1%80%80%e1%80%9b%e1%80%84%e1%80%b9%e1%80%92%e1%80%af%e1%80%80%e1%81%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1/</p> <p>❖ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ညီလာခံကို မေလဆန်းတွင် ကျင်းပ၍ ခေါင်းဆောင် ပြန်လည်ရွေးချယ်မည် ဖြစ်သည်။ KNPP၏(၁၃) ကြိမ်မြောက် ညီလာခံကို မေလ ၃ ရက်က စ တင်၍ မြန်မာ-ထိုင်းနယ်စပ်ရှိ KNPP ထိန်းချုပ်နယ်မြေတွင် ငါး ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင်ခူတောရယ်က ပြောသည်။ (7 Day) http://www.7daydaily.com/story/94615</p> <p>❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ ယင်းသို့ စီစဉ်နိုင်ရန်အတွက် မေလ ၁၂ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး ခေါ်ယူကျင်းပကာ ညှိနှိုင်းဆုံးဖြတ်သွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည်ဖြစ်ကာ တိုင်းရင်းသား</p>
--	--	---

		<p>လက်နက်ကိုင်များ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် အစီအစဉ်ကို ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောဆိုသည်။ (The Voice) http://thevoicemyanmar.com/political/8053-nca</p>
၂၉	၂၉.၄.၂၀၁၇	<ul style="list-style-type: none"> ❖ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ နှစ်ခမ်းမြို့နယ် လွယ်ဟွမ်ရွာနှင့် မိုင်းဂီးရွာကြား၊ နမ္မတူမြို့နယ် မန်အိုင်ကျေးရွာအနီးနှင့် ကွတ်ခိုင်မြို့နယ်၊ ပန်ညှိုးရွာနှင့် ရံကလားကျေးရွာအကြားတွင် တရက်တည်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ခဲ့သည်။ နှစ်ခမ်းမြို့နယ် လွယ်ဟွမ်ရွာနှင့် မိုင်းဂီးရွာကြား တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်(၁)ဦး ဒဏ်ရာရရှိပြီး နမ္မတူမြို့နယ် မန်အိုင်ကျေးရွာအနီး တိုက်ပွဲတွင် မြန်မာ့တပ်မတော် ၆ ဦး ကျဆုံးခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ခဲ့သည်။(PSLF/TNLA) http://www.psiftnla.org/%e1%80%9a%e1%80%b1%e1%80%94%e1%82%94%e1%80%90%e1%80%85%e1%80%b9%e1%80%9b%e1%80%80%e1%80%b9%e1%80%90%e1%80%8a%e1%80%b9%e1%80%b8-%e1%80%90%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%95/ ❖ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC) လုပ်ငန်းများအတွက် တစ်နှစ်စာဘတ်ဂျက် ကန်ဒေါ်လာ ခြောက်သန်းခွဲအနက် ကုလသမဂ္ဂ ထောက်ပံ့မှုအစီအစဉ်မှ ထက်ဝက်ခန့် (ဒေါ်လာသုံးသန်းကျော်) ရရှိကြောင်း ပြည်ထောင်စုအဆင့် JMC အဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ အစိုးရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှကိုယ်စားလှယ်များဖြင့်စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (JCB) က JMC ကို UN Platform ဖြင့် ပံ့ပိုးကူညီ ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ JMC အတွက် လိုအပ်ချက် ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းကို JCB က ခွင့် ပြုခဲ့သည်။ JMC လုပ်ငန်းများ ထောက်ပံ့မှုအစီအစဉ်စတင်ခြင်းနှင့်ပတ်သက်သည့်တရားဝင်ဖွင့်ပွဲအခမ်းအနားကို ကုလသမဂ္ဂနှင့် JMC တို့ ပူးပေါင်း၍ ဧပြီ ၃၀ ရက် တွင် ရန်ကုန်မြို့၌ ကျင်းပမည် ဖြစ်သည်။ (7 Day) http://www.7daydaily.com/story/94717 ❖ ဧပြီ ၂၉ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသော အကြိမ်(၃၀)မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို၊ ဘရူနိုင်းဘုရင် HisMajesty Slutan and YangDi-Petuanတို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ (7 Day) http://www.7daydaily.com/story/94815 ❖ ဂျာမနီနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၁၁

		<p>နာရီတွင် ဂျာမနီနိုင်ငံ Federal Foreign Office ၏ State Secretary Dr. Markus EDERER နှင့် ဘာလင်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1314431425344386:0</p> <p>❖ ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို ဒေသခံတွေထိခိုက် နစ်နာမှုမရှိအောင် အလေးထားဆောင်ရွက်သွားမည်ဟု စစ်တွေမြို့ ဦးဥတ္တမခန်းမတွင်ပြုလုပ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်မည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတွေကိုရှင်းပြရာမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပြောခဲ့သည်။ (RFA) http://www.rfa.org/burmese/news/kyaukphyu-project-press-04292017074639.html</p>
၃၀။	၃၀.၄.၂၀၁၇	<p>❖ ဂျာမနီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဧပြီ ၂၉ ရက် ဒေသစံတော်ချိန် ည ၉ နာရီ ၁၀ မိနစ်တွင် ဂျာမနီနိုင်ငံ၊ ဖရန်ဖတ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာခဲ့ရာ ဧပြီလ ၃၀ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1315739845213544:0</p> <p>❖ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား နေ့လယ်ပိုင်းတွင် မိုင်းဆတ်မြို့ နယ်မြေခံတပ်ရင်းခန်းမ၌ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် တာဝန်ရှိသူများက တွေ့ဆုံခဲ့သည်။ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) https://www.facebook.com/Cincds/posts/1316221158498746:0</p> <p>❖ ငြိမ်းချမ်းရေးဆောင်ရွက်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)လမ်းကြောင်းကို ရွေးချယ်ထားသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီဝင် ခူညေး ရယ်က ပြောသည်။ (7 Day) http://www.7daydaily.com/story/94818</p> <p>❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးရန် အပြီးသတ်သဘောတူညီမှုရရှိ ရေး အစိုးရနှင့် UNFC ကိုယ်စားလှယ်အဖွဲ့တို့သည် မေလ ၂၄ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမတိုင်မီ ထပ်မံတွေ့ဆုံညှိနှိုင်းမည် ဖြစ်သည်။ ၂၈ရက်နေ့ ဆွေးနွေးပွဲ၌ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးက “၂ ရာစု ပင်လုံမတိုင်မီ ပြန်တွေ့ဖို့တွေ့</p>

		<p>ဆွေးနွေးနေကြတယ်။ တကယ်လို့များ စကားလုံး တချို့က နှစ်ဖက်အထက်လူကြီးတွေဆီ ပြန်တင်ပြစရာတွေရှိ တယ်ဆိုတော့ နှစ်ဖက်လူကြီးတွေကနေ စကားလုံးတွေ လက်ခံ သဘောတူပေးတယ်ဆိုရင်တော့ ၂၁ ရာစု ပင်လုံမတိုင်မီမှာ လက်မှတ်ရေးထိုးလို့ရမယ်လို့ ကျွန် တော်အနေနဲ့ ယူဆပါတယ်”ဟု ပြော သည်။(7 Day) http://www.7daydaily.com/story/94878</p> <p>❖ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး ကြိုတင်ကာကွယ်ရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)၏ တစ်နှစ်စာ ဘတ်ဂျက်ဖြစ်သည့် ကန်ဒေါ်လာ ခြောက်သန်းခွဲအနက် ထက်ဝက်ခန့်ကို ပြည်နယ်နှင့် တိုင်းအဆင့် လုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်သည်။ (7 Day) http://www.7daydaily.com/story/94877</p> <p>❖ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ကွတ်ခိုင်မြို့နယ် နမ့်ရီးရွာ အနီး ၊ မန်တုံမြို့နယ် မန်ပိုင်ကျေးရွာအနီးတွင် တရက်အတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ခဲ့သည်။ (PSLF/TNLA) http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-2/</p> <p>❖ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ UN က ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ကို ဧပြီလ ၃၀ရက်နေ့တွင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅ သန်း လှူဒါန်းခဲ့သည်။ (RFA) http://www.rfa.org/burmese/news/un-donate-peace-funds-04302017090525.html</p> <p>❖ တအာင်းလူမျိုးနှင့် ရှမ်းလူမျိုးအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ညီလာခံကို လားရှိုးမြို့က ဂေါက်ကလပ် ဟိုတယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားကို ကော်တိုင်းအဖွဲ့က လူငယ်တွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် လူဦးရေ နှစ်ရာကျော် တက်ရောက်ခဲ့သည်။ (RFA) http://www.rfa.org/burmese/news/shan-conference-04302017091105.html</p>
--	--	--